



ଅଧ୍ୟତ୍ମିକ ପ୍ରକାଶନ ଏବଂ ପ୍ରକାଶନ କମିଶନ  
ପାଠ୍ୟକାରୀ ପ୍ରକାଶନ ଏବଂ ପ୍ରକାଶନ କମିଶନ

୦୬୭୫୦୭୨୨୨୨ | ୦୬୭୫୦୭୨୨୨୨

sarpaymaha@gmail.com  
[www.facebook.com/maharsarpaypublishing](https://www.facebook.com/maharsarpaypublishing)  
[www.maharsarpay.com](http://www.maharsarpay.com)

ထုတ်ဝေမြင်း	ပထမအကြိမ်
စောင်ရေး	မတ်လ၊ ၂၀၂၄ ခုနှစ်
ဖျက်နှာပုံးဒီဇိုင်း	၅၀၀
ထုတ်ဝေသူ	ဘဏ်
ပုံစိတ်သူ	ဒေါ်သီမ္မာစီး (၁၀၂၄)
စာစဉ်	နိုင်ငံပိုင်ပို့ပို့ကို-၀၀၄၄၁) ဝုဒ္ဓရေးသွေး
စာအုပ်ချုပ်	အမှတ်-၁၉၇-၁၉၆၈ ရွှေ-လမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့。
ဖြန့်ဝါရေး	ဟန်းဆောင်သွင့်
တန်ဖိုး	ကိုယ် (နွေဦးမြို့တော်အုပ်ချုပ်လုပ်ငန်း) ဝုဒ္ဓရေးနှေးရွေ့
	မဟာတော်
	အမှတ်-၁၅၂၊ သေယာဓာတ်၊ ၂-နံရွှေ၊ သယ်နှေ့ကျော်မြို့နယ်၊ ရန်ကုန်မြို့。 ဖုန်း - ၀၉၄၅၀၂၂၃၀၈၊ ၀၉၄၅၀၂၂၃၀၉
	၁၅၀၀၀ ကျပ်

အတွေ့အကွင်း

နောက်ပိုင်း । ခဲ့သွားခဲ့  
 ရန်ကုန်၊ မဟာတော် । ၂၀၂၄  
 ၁၁ ရုပ် । ၂၀၂၄ × ၁၂၀၂၄ ၀၈၀၅  
 (၁) နောက်ပိုင်း

# ရွှေဒီယိုပန်းသိုင်

## ခထွောခင်

မ ဟာ စာ ပေ ( စာ စဉ် - ၁၃၈ )

## နွေ့ပြီးနိဒါန်း

“မင်္ဂလာပါခင်ဗျာ၊ အပတ်စဉ် တင်ဆက်ပေးနေကျဖြစ်တဲ့ တမ်းတရ လွမ်းရ အစီအစဉ်က ပြန်လည်ကြော်ဆိပါတယ်၊ ကျွန်တော်တို့ အစီအစဉ်ကို ပေးပို့လာတဲ့ တမ်းတလွမ်းရတဲ့စာလွှာတွေ အများကြီးထဲကမှ ဒီနေ့မှာတော့ ငယ်ငယ်က ချစ်ခဲ့ရတဲ့ ကောင်မလေးအတွက်ဆိုပြီး ပေးပို့ ထားတဲ့စာလေးကို ဖတ်ပြချင်ပါတယ်”

ရေဒီယိုအစီအစဉ်တင်ဆက်သူသည် ကြည်လင်ပြတ်သားသည့် အသံကို ပို့ပြီး သာယာအောင်ပြုလျက် အသံနေအသံထားကို ဂရုတစိုက် ဖြင့် စာလွှာကို စတင်ဖတ်၏။

“သူ့ကို ကျွန်တော်စေတွေခဲ့တာ ကျောက်စရစ်ခဲတွေ သောင်တွန်း နေတဲ့ ချောင်းဖျားလေးမှာပေါ့၊ သူ့ကို ကျွန်တော်က”

ဖတ်လက်စစာ မဆုံးခင် အစလောက်မှာပင် ရေဒီယိုကို ဖောက်ခနဲ့ပိတ်ပစ်လိုက်သည်။ စောင့်နေတာက တစ်ခု၊ လာနေတာက တစ်ခုနဲ့ စိတ်မရှည်ချင်တွေ့။ အမွှဲဆီ သတိတရနဲ့ ပို့ပို့ဖြစ်နေတဲ့စာတွေက ခုထိ အလှည့်မရောက်နိုင်သေး။ ဒီအစီအစဉ်ကို တကယ်ပဲ နှစ်သက်သူတွေ များလှပါလား။ တစ်ခါလာလည်း ငယ်ငယ်ကချစ်ခဲ့ရတဲ့ ကောင်မလေးဆီး

နောက်တစ်ခါလည်း ငယ်ငယ်ကချိစဲရတဲ့ ကောင်မလေးဆီ ဒီလူ ပို့လည်း ပို့နိုင်လှ၏။ သူ့ကောင်မလေးက ဒီအစီအစဉ်ကို သိမှုဆိပါလေစ။

နွှေ့ဦးကတော့ အမေနဲ့ ဝေးကွာပြီးသည့်နောက်မှာ ဒီအစီအစဉ်ကို ရှာတွေခဲ့ခြင်းဖြစ်သည်။ ဖုန်းနံပါတ်မသိ၊ ဆက်သွယ်စရာမရှိတော့သည့် အမေနဲ့ လုံးလုံးဝေးကွာနေပြီဟု ခံစားရတာကို မကြောက်။ ခုတစ်လော ရေဒါယို အစီအစဉ်တွေမှာ ဝေးကွာနေသူတွေ ပြန်ဆုံးစေဖို့၊ ပျောက်သောသူ ပြန်ရှာ တွေ့စေဖို့ဆိုတာမျိုးတွေ ရှိနေပြီဟု နှင့်နဆိုက ကြားသိခဲ့ပြီးနောက်မှာတော့ FM တစ်ခု၏ တမ်းတလုမ်းရဆိုသည့် အစီအစဉ်ကို ရှာတွေခဲ့ပြီး အမေဆို တမ်းတရကြောင်း စာတွေ ပို့ဖြစ်ခဲ့သည်။

အဆိုင်းမှာတော့ ဘယ်နေ့တွေမှာ လာမှန်းမသိ၊ လာသည့်ရက်ကို သိသော်လည်း အချိန်ကလွှဲနှင့် ကိုယ့်အလှည့်ရောက်သလား၊ မရောက် သလား သေချာမသိရ။ ဘယ်သူမှန်းမသိ၊ ငယ်ငယ်ကချိစဲရတဲ့ ကောင်မလေး ဆီ ဆိုသည့် စာကိုတော့ အပတ်စဉ်လိုလို ကြားရရှိ။ နောက်တော့ အစီ အစဉ်လာသည့်အချိန်ကို သိသွားပြီး အချိန်မှန် စောင့်နေတတ်ခဲ့ပြီ။ တကယ်က အမေကို တမ်းတရသဖြင့် အမေ ကြားသိစေဖို့ အမိက ဖြစ် သော်လည်း အမေကတော့ နားထောင်သလား၊ ဒါမှုမဟုတ် သို့ကလို အစီအစဉ်သစ်တွေ ရှိတယ်ဆိုတာတောင် သိလေသလား မသေချာ။ ဘာဖြစ် ဖြစ် အမေဆိုရေးရသည့်စာတွေမို့၊ ရေဒါယိုမှာ ကိုယ့်စာလေးတွေနဲ့ စကား လုံးတွေကို တင်ဆက်သူက ခံစားမှုနဲ့ ပြန်လည်ဖတ်ပြသည့်အခါ မျက်ရည်ပဲ ရရှိ။ ထိုအတူ ပြည်ပါဟာ ဒီလောက်တောင်ပဲ အမေကို တမ်းတတ် ဖြစ်ရပါလားဆုံးပြီး ရင်ထဲမှာ တန်ငါးနှင့် ဖြစ်ရသည်။

အစီအစဉ်ပြီးသွားတိုင်း အမေမှ နားထောင်ဖြစ်ပါလေစ၊ နားထောင် ဖြစ်ရင်ရော ငါးသမီးလေးဆုံးပြီး ငိုလေမလား၊ ဒါမှုမဟုတ် ဘာမှမဆိုင်သလို ဘာခံစားမှုမှုမပြား အမှုအမှတ်မဲ့ နေလေသလား၊ မျိုးစုံတွေးပြီး စိတ်ပျော အားငယ်သလိုလိုရှိကာ ရေဒါယိုကို ဘေးမှာထားပြီး လက်မှိုင်ချုရသည့် နေ့ရက်တွေလည်းရှိသည်။

ဘာဖြစ်ဖြစ် နွှေ့ဦးကတော့ လက်မလျှော့။ ပို့သမျှစာတွေထဲက တစ်စောင်မဟုတ် တစ်စောင်ကိုတော့ အမေကြားမှာပါလေဟူသော စိတ်ဖြင့် သာ နေ့ရက်တွေကို ရှုံးဆက်ပြီ။ သေချာတွေကြည့်မှ အမေနဲ့ဝေးကွာ ခဲ့ရသည့်မှာ ဆယ့်တစ်နှစ်ရှိပြီ။ ဆယ့်တစ်နှစ်ဆိုတာ လူတစ်ယောက် အများ

ကြီးပြောင်းလဲဖို့ လုံလောက်သည့်အချိန်ပဲဟု နော်းထင်သည့်။ ဆယ့်တစ်နှစ် ကို မပြောနဲ့ ငါးနှစ်လောက်သည်ပင် လူတစ်ယောက်ကို မမှတ်မိနိုင်လောက် အောင် ပြောင်းလဲစေသည်ပဲ မဟုတ်လား။

ကိုယ့်ကိုပဲ ကြည့်ပါလား။ တက္ကသိုလ်သွားသည့် ငါးနှစ်မျှ ကာလ ပတ်လုံး မတွေ့ရပေမဲ့ ပြန်ရောက်လာတော့ ကိုယ့်ကို နော်း လုံးဝ မမှတ်မိ။ ပုံမှန်ထက် ရှည်ထွက်လာတဲ့အရပ်ရယ်၊ ဖွံ့ထွားလာတဲ့ ကိုယ်ခန္ဓာရယ်၊ ရုတ်တရှိ မမှတ်မိနိုင်သည့် အသံအောအောရယ်။ ပြီးတော့ နော်းမြင်ဗျားနေကျ မျက်နှာပေါက်မျိုးမဟုတ်ဘဲ တစ်မျိုးတစ်ဖုံး ပြောင်းလဲသွားတာကလည်း ကိုသူ့ကို မမှတ်မိနိုင်စရာ အကြောင်းတရားတွေ။

သို့ကလိုပဲ အမေ့ကိုရော ပြန်တွေ့ရင် နော်း မှတ်မိနိုင်ပဲမလား။ ခုထိ အာရုံတဲ့မှာ စွဲနေသည့် အမေ့ဟန်ပန်ဟာ ဆံပင်အုံထူထူ ရှည်ရှည် ကြီးနဲ့ ကော့စင်းနေသည့် မျက်တောင်ရှည်တွေအောက်က မျက်လုံးနှက်နှက် တွေ့။ ပြီးတော့ အဖေ အင်မတန် မြတ်နိုးတန်ဖိုးထားရသည့် အမေ့ရှုပါ။

‘ဒါနဲ့များ အဖေက ဘာလို့ အမေ့ကို’

ရှတ်တရှိ အမြင်တစ်ခုကြောင့် ခေါင်းကို ယမ်းခါလိုက်၏။ တစ်ကိုယ်လုံး ပူစပ်ပူလောင် ဖြစ်လာသလိုလို။ မဟုတ်ဘူး၊ အဖေက အမေ့ကို သိပ်ချစ်တာ၊ အမေ့ကိုချစ်လွန်းလို့ အဲဒီလို လုပ်ခဲ့တာ။ ဒုးနှစ်ဖက် ကို ထောင်ပြီး မျက်နှာကို လက်နှင့်ယှက်ကာ မောက်ချလိုက်သည်။

အမြင်တစ်ခုမှာ ပျောက်မသွားနိုင်သေး။



## အခန်း (၁)

ဒီနယ်တစ်စိုက်ကို လက်ပံဒေသဟု ချော်ဆောင်းလက်ပံပင် တစ်ပင်မျှမရှိ။ ဘာကြောင့် လက်ပံဒေသဟု အမည်တွင်သလဲ မသိရသော လည်း စမ်းရေစီးသဲ့၊ ပန်းပေါင်းစုံရန်းကိုတော့ ဒေသအဝင်ကတည်းက ကြားနှင့်၊ ရနှင့်၏။ သီးနှံစိုက်ခင်းများ၊ ပန်းစိုက်ခင်းများဖြင့် အသက်မွေး သည့် နယ်ဖြစ်သဖြင့်လည်း သာ၍အေးချမ်းဖွယ်ရှိသည်။ စိုက်ခင်းပိုင်ရှင် တွေမှာ လက်ပံမြို့ပေါ်၌ အိမ်ရာအသီးသီး ရှိုက်ဆောင်လည်း အများအားဖြင့် စိုက်ခင်းထဲမှာသာ ယာယီအိမ်လေးဆောက်ပြီး နေသူတွေကများ၏။

နေ့ဦးတို့၊ သားအဖကတော့ နှင်းဆီစိုက်ခင်းပြီးကို ပိုင်ဆိုင်ကြသူမျို့ စိုက်ခင်း၏တစ်ဖက် မြေကွက်လပ်မှာ တိုက်ပူလေးတစ်လုံးကို အခိုင်အမှ ဆောက်ပြီး နော်ဆောင်။ အများတကာလို မြို့ပေါ်မှာ အိမ်မရှိ။ သို့တော့ စိုက်ခင်းထဲမှာနေရသည်ကို နှစ်ခြိုက်ပြီး စိတ်အေးချမ်းရသည်မျို့၊ အဖော်ရာ နော်းပါ မြို့ပေါ်မှာ နေထိုင်ဖို့ကို စိတ်ကူးမယဉ်ကြ။

မနက်ဆိုလျှင် အဖော်ပေးသည့် ထမင်းကြော်နဲ့ကော်ဖီရယ်၊ နှင်းဆီတွေကို ဖောက်သည်လာယူကြသူများရယ်၊ စိုက်ခင်းအလုပ်သမားတွေ ကို လိုက်ပြီးစေနေက်ရသည်ရယ်ကို နော်းမှာ သဘောကျမဆုံး။ အဲဒီထက်

ပိုရသည်က ကိုယ့်ကို နေ့တိုင်းတွေရခြင်းပဲ မဟုတ်လား။

လက်ပံ့ရွေးထဲမှာ ပန်းဆိုင်ကြီးဖွင့်ထားသည့် ကိုယ့်အမောက မနက် မနက်ဆုံး နွေးတို့ထဲ နှင်းဆီတွေလာယူဖို့ ကိုယ့်ကို လွှတ်တတ်သည်။ ကိုယ့်လာပြီဆုံး မှန်ရှေ့ကို သာသာလေးတစ်ခေါက အပြေးရောက်ပြီး ကိုယ့်ကို အပြီးဖြင့်ကြုံဆုံး ပြီးရင် အလုပ်သမားတွေ အဆင်သင့်ချုံထားနှင့် သည့် နှင်းဆီပန်းရောင်စံတွေကို ကိုယ့်ကိုပေး။ လိုအပ်လျှင် နှင်းဆီနှစ် တစ်ပွင့်လောက အပိုလေးပေး။ နှင်းဆီပန်းတွေကို ရေတွက်နေသည့် ကိုယ့်ကို ခိုးပေး။ ဘဝဟာ ဘာဖြစ်နေနေ ကိုယ့် ဘယ်ဘက်ပါးပေါ်က ပါးချိုင့်ထဲ ခုန်ဆင်းချင်သည့်မှာ နွေးရဲ့ အိပ်မက်တွေထဲက တစ်ခု။

ကိုယ့်ကတော့ နှင်းဆီပန်းတွေကို ရေတွက်ပြီးလျှင် ဘာမှမသိသလို နွေးတို့ အပြီးတစ်ချိုက်ဖြင့် ကြည့်မည်။ ပြီးလျှင် နှင်းဆီဖိုး ပိုက်ဆံရှင်းမည်။ နောက်ဆုံးမှာတော့ ‘သွားပြီနွေး’ ဆိုကာ လက်တစ်ဖက်ကို သာသာလေး ပင့်ပြုမည်။ ဒါပဲ။ နွေးမှာ သက်ပြင်းခိုခိုးချုပြီး ရင်တုန်ခဲ့ရသမျှက ကိုယ့်၏ သွားပြီဆိုသည့် စကားလုံးအောက်မှာ နွမ်းလျကျန်ခဲ့ရမြဲ။ ကိုယ့်ဟာ နွေးတို့ အပေါ် အေးစက်တာမျိုးလည်းမဟုတ်။ မသိကျိုးကျွန် မပြုတောကလည်း အသေအချာ။

“သမီးရေ၊ ထမင်းစားကြရအောင်”

အိမ်ရှေ့ မန်ကျည်းပင်အောက်က ကွပ်ပျစ်မှာထိုင်ပြီး တွေးနေတုန်းမို့ အဖော့အသံကို ချက်ချင်းမကြား။ ဘယ်အချိန်ကတည်းက ရောက်နှင့်နောက်နှင့်မသိသည့် အဖောက နွေးချုက်နာအနီးသို့ကပ်ပြီး ခပ်ကျယ်ကျယ်လေးပြောမှ သတိဝင်လာသည်။ ထိုမှ ‘ရှင်၊ ဟုတ်ကဲ အဖေ’ ဟု ကပ္ပါကယာ တုံ့ပြန်ရ၏။

အဖောက ‘ဘာတွေတွေးနေတာလဲ ဒီကလေး’ ဟု အပြစ်မမြင် သလို တစ်ချိုက်ဆုံးပြီး အိမ်ထဲကိုဝင်သွားမှ နောက်က ကုပ်ကုပ်လေး လိုက်ဝင်ရသည်။

အဖောက ထမင်းအိုးဆီ ချုပ်းကပ်သွားပြီး ထမင်းခုံးဖို့ပြင်မှ  
“နွေးရယ် လုပ်မယ် အဖေ”

ဟုပြောပြီး အဖော့လက်ထဲက ပန်းကန်ကို လုပ္ပါရ၏။ သို့မှ အဖောက ဘာမှမပြောဘဲ နွေးတို့ထဲ ပန်းကန်ကို အသာတွေ့ပေးပြီး ထမင်းစားပွဲမှာ နေရာယူသည်။ ထမင်းခုံးပြီး အဖော့ကိုကမ်းပေးတော့ အဖေ

လှမ်းယဉ်၏ ထို့နောက်

‘ဘာဟင်းတွေ ချက်ထားတာလ’ ဟု သိချင်စိတ်ဖြင့် ဟင်းဒီး  
တွေကို အသာလှမ်းကြည့်သည်။

“ပန်းပွင့်ကြောရယ်၊ ပုစ္စနံဆိတ်ကလေးတွေကို ရေရယ်၊ ဆား၊  
နှစ်းနည်းနည်းရယ်နဲ့လျှော်ပြီး သံပရာသီးလေး ညှစ်ထည့်ထားတယ်၊  
ပြီးတော့ မန်ကျည်းသီးကို ငရှတ်သီးစိမ်းနဲ့ချဉ်စပ်လေး ထောင်းထားတယ်  
အဖော်”

ဟင်းတွေကို တစ်ခုချင်းစီပြောပြတော့ “ကြားရတာ ဗိုက်က ပို့ဆာ  
လာပြီ” ဟုပြောရင်း အဖော် ထမင်းစားဖို့ ဟန်ပြင်၏။ နော်းချက်ထား  
သည့် ဟင်းတွေကို အဖော် အားပါးတရရားပြီဆို ဝမ်းသာရ၏။ ငန်သလား၊  
ပေါ့သလားပင် မပြောနိုင်ဘဲ ‘ဘာချက်ချက် ကောင်းတယ်’ဟုဆိုပြီး ထမင်း  
နှစ်ပန်းကန်လောက် ဆင့်စားလျှင်ပင် နော်းမှာ ထမင်းချက်ရကျိုးနံပါး။  
ထို့အပြင် ကိုယ့်ဘာသာတော့ အချက်အပြတ်မှာ ဆရာတစ်ဆူလို့ အထင်  
ရောက်ရသည့်အခါလည်းရှိ၏။

အသက်ခုနှစ်နှစ်အရှယ်ကတည်းက အမေနဲ့ ကဲ့ကွာခဲ့ရသူမျို့  
အတော်သီတတ်လာချိန်မှာတော့ အချက်အပြတ်နဲ့ အလျှော်အဖွဲ့ပို့ကို  
ကျွမ်းကျင်နေခဲ့ပြီ။ ပန်းစိုက်ခင်းထဲက ပင်ပင်ပန်းပန်းနဲ့ ပြန်လာတတ်သည့်  
အမေ့ကို ဆီးကြော်ပြီး အဖော်အဝတ်တွေကို သန့်ရှင်းစင်ကြယ်နေအောင်  
လျှော်ပို့နိုင်ခဲ့၏။ ထိုမျှမက မီးပူအရာ အချိုးကျကျကိုလည်း နော်းဟာ  
ဖန်တီးနိုင်ခဲ့ပြီ။ တစ်ဖက်ကကြည့်လျှင် အမေမရှိသည့်လို့ အမော်အလုပ်တွေကို  
လုပ်ရပြီး အများသူငါ ဆော့ကစားချိန်မှာ နော်းဟာ မိန်းမတို့တတ်အပ်  
သည့်ပညာတွေနဲ့ ကျွမ်းဝင်ခဲ့သော်လည်း တစ်ဘက်ကကြည့်ပြန်တော့

“ဟယ်၊ ငယ်ငယ်လေးနဲ့တော်”

ဟူသည့် ပတ်ဝန်းကျင်၏ ချီးကျူးသံလိုလို၊ ကရဏာသံလိုလို၊  
စာနာသံလိုလိုတွေကို မကြားချင်ခဲ့။ အနည်းဆုံးတော့ နော်းလည်း နှင်းနဲ့  
တို့လို့ ထမင်းစားပြီးတာနဲ့ စိုက်ခင်းထဲမှာဖြစ်ဖြစ်၊ မြက်ခင်းထဲမှာဖြစ်ဖြစ်  
ပြေးလွှားချင်သည်လေ။ သို့ဗို့တိုင် ထိုစိတ်ကိုတော့ အဖော်ရှုမှာ ဘယ်တော့မှ  
ထုတ်မပြုခဲ့။

နော်းစိတ်ကတော့ ဘယ်အချိန်ဖြစ်ဖြစ် အမော်ကိုတွေ့ရဖို့နဲ့ အဖော်  
အတူတူ ထမင်းလက်ဆုံး စားရဖို့ပါပဲ။ အမေနဲ့တွောရဖို့ဆိုလျှင် ဘယ်လောက်

ကြာပါစေ စောင့်နိုင်သည်ကလည်း နွဲဦး၏ စိတ်စွမ်းအားတစ်မျိုး။ သို့ကလို စိတ်စွမ်းအားကို အဖော်ပေးထားသည်မဟုတ်လား။ အဖော် အမေနဲ့ မပြုမလည်ဖြစ်ရပေမဲ့ နွဲဦးရှူ့မှာတော့ အမေ့မကောင်းကြောင်း တစ်ခါမှ မပြောဖူးဘူး။ အဖော်ရှူ့မှာ အမေ့ကို မည်၍မည်မျှ တမ်းတရကြောင်း ဆိုမိလျှင်လည်း တစ်နေ့တော့ အမေနဲ့ဖြစ်တွေ့မှာပါဟု နွဲဦးလက်တွေကို ဖွုံဖို့ပြုပါ။ ရုံဖို့ခါ အဖော် သို့ကြိုင်နာတတ်ပြီး ရုံဖို့ခါမှာတော့ အဖော်မျက်လုံးတွေဟာ ဘီလူးတစ်ကောင်စီးထားသလိုဟု မြင်လာသည့်အခါ အဖော်မျက်လုံးတွေကို နွဲဦးမှာ အတင်းရှောင်ဖယ်မိ၏။

အထူးသဖြင့် နွဲဦးမြင်ခဲ့ရသည့် နွဲဦးတစ်ညွှန်ကလို။ အဖော်မျက်လုံးတွေကို နောက်ထပ်တစ်ကြိမ် အဲဒီနွဲဦးကလိုမျိုး မမြင်ချင်တော့။ တကယ်တော့ ပြီးခဲ့သည့် ထိနွဲဦးမှာ နီရဲ့မှုကျွဲ့နေသည့် အဖော်မျက်လုံးတွေကို နွဲဦးမြင်လိုက်ကြောင်း အဖော် ခုထိမသိသေး။ နွဲဦးကလည်း မပြောပြဖြစ်။ မပြောပြဖြစ်ဆိုသည်ထက် မပြောပြဂုံးတာ။

ခုလည်း ထစ်ခနဲဆို အတွေးကျယ်တတ်သည့် နွဲဦးဟာ ထမင်းစားနေရင်း ဟုဒီလျှောက်တွေးနေမိပြီး။ ထမင်းလှတ်ကို နှုတ်ခမ်းဝမှာ တွေပြီး ပြိုမ်သက်နေမိ၏။ နွဲဦးဟာ တစ်ခုခုဆို ဒီလိုပဲ။

“ဘာလို့လ၊ ထမင်းစားမကောင်းဘူးလား သမီး”

အဖော် အားပါးတရ စားနေရင်း နွဲဦးကိုကြည့်ကာမေးမှ “ရှင်” ဟုဆိုကာ အဖော်ကို ပြန်ကြည့်မိ၏။ ပြီးမှ ဘာပြာရမည်မှန်းမသိဖြစ်ကာ ယောင်ယမ်းပြီးပြမိသည်။

“ဒါနဲ့ အဖေ”

“ဟင်”

အဖော် ထမင်းစားမပျက် ပြန်ထူးတော့ အဖော်မျက်နှာကို ငါးကြည့်မိသည်။ အဖော် ဆံပင်ဖြူသည့်အရွယ်ကို ရောက်နေပြီးလား နွဲဦးမသိ။ သို့သော် အဖော်ခေါင်းမှာ ဆံပင်ဖြူ ထိုးထိုးထောင်ထောင်တွေကို အတိုင်းသား မြင်တွေ့နေရသည်။ ဒီလိုဆိုတော့ အဖော် နှင်းဆီတွေကို ပျိုးထောင်ရလွန်းလို့ ပင်ပန်းတာလား၊ ဒါမှုမဟုတ် နွဲဦးကို ပျိုးထောင်ရတာ ပင်ပန်းလွန်းလို့လားဟု ရောက်တတ်ရာရာ တွေးမိပြန်သည်။ ဘာဖြစ်ဖြစ် အဖေ ပင်ပန်းတာကတော့ အသေအချာ။

“FMမှာလေ ပျောက်သွားတဲ့သူတွေနဲ့ ပြန်တွေ့နိုင်တဲ့ အစီအစဉ်

ရှိတယ်သိလား”

အဖောက ထမင်းပန်းကန်ကိုသာ ကြည့်မြှုတေသုတ္ထံမြို့ “အင်း”ဟု တစ်ခွန်းဆိုသည်။

“အဲဒါလေ နွဲ့ပြီးရယ် အမေနဲ့ပြန်တွေချင်လို့ စာတွေပို့နေတယ်”  
အဖွဲ့အကြည့်သည် နွဲ့ဦးထံ ဖျော်ခနဲ့ ရောက်လာ၏။ ဘာမှတော့ မပြော။ စိတ်အလိုမကျသည့် အကြည့်မျိုးမဟုတ်။ အဖောာ ဒီလိုပဲ အမေအကြောင်း နွဲ့ဦးဘယ်လောက်ပြောပြော စိတ်မတိတတ်။ ကွဲကွာသွား ကြသည့်အချို့သော နေးမောင်နှုတွေဆို သားသမီးတစ်ဦးဦးက အဖော အမေအကြောင်း တစ်ခုခုပြောပြီးဆို စိတ်ဆိုးဒေါသထွက်တာတွေ နွဲ့ဦး မြင်ဖူး၏။ အထူးသဖြင့် ရုပ်ရှင်တွေထဲမှာ။ အဖောကတော့ သို့ကလိုမဟုတ် အမေအကြောင်း သိလိုစိတ်ဖြင့် ရှည်ရည်ဝေးဝေးတွေ စီကာပတ်ကုံး မေးလျှင် တောင် တစ်ခုမကျနဲ့ အသေးစိတ် ပြန်ပြောပြတတ်သူမျိုး။ နွဲ့ဦးမှာ အဖွဲ့ကို ကြည့်ကာ ဝမ်းသာရသလို အထူးအဆန်းလည်း ဖြစ်ရသည်။ ဒီလိုချို့ပြန် တော့ အဖောာ အမေကို ဘာလို့များ အဲဒီလိုလုပ်ခဲ့ရပါလိမ့်ဟု တွေးကြည့်သည်မှာလည်း အကြိမ်ကြိမ်။ သို့တစေ အဖွဲ့ကို တည့်တည့်ကြီး မေးချ လိုက်ဖို့တော့ နွဲ့ဦးမှာ သတ္တိတွေ အတော်လို့သေး၏။

“ဘယ်ကိုပို့တာလဲ FM ကိုလား”

အဖွဲ့အမေးကို နွဲ့ဦးက ခေါင်းညီတ်ပြ၏။

“ဒါပေမဲ့”

“ဒါပေမဲ့ ဘာဖြစ်လဲ”

“နွဲ့ဦးစာက အခုထိ အလှည့်မရောက်သေးဘူး၊ ဖွင့်လိုက်တိုင်း ငယ်ငယ်က ချုပ်ခဲ့ရတဲ့ ကောင်မလေးဆီဆိုတဲ့ စာနဲ့ပဲ တိုးနေတာ”

အဖောက နွဲ့ဦးစကားကြောင့် ပြုး၏။

“အစီအစဉ်ကို ပြီးအောင်နားထောင်မှပေါ့”

“နားထောင်တယ် ပါမလာဘူး၊ စောင့်ရတာ မောလာပြီ”

“ပို့ထားတယ်ဆိုရင် အလှည့်ရောက်လာမှာပေါ့၊ သမီးလိုပဲ ပို့တဲ့ သူတွေ များနေလို့နေမှာပေါ့”

အဖွဲ့စကားကြောင့် စားလောက်စ ထမင်းကိုရပ်ပြီး အဖွဲ့ကို ကြည့်မိ သည်။ ထို့နောက် မျက်လုံးတွေ မေးဝင်သွားသည်ထိ တစ်ချက်ပြီးလိုက်၏။

“ဟုတ်တယ်မဟုတ်လား၊ နွဲ့ဦးလိုပဲ အမေကို သတိရနေသွားတွေ

အတော်များနေမှာပဲ”

“အမေပဲ ဘယ်ဟုတ်မလဲ၊ အဖော်ည်း ဖြစ်နိုင်တယ်၊ အစ်ကို  
လည်း ဖြစ်နိုင်တယ်၊ ပြီးတော့ ချစ်သူလည်း ဖြစ်နိုင်တာပဲ၊ လောကမှာ  
တစ်ယောက်မဟုတ် တစ်ယောက်ကတော့ ဘယ်သူ့ကိုမဆို လွမ်းနေနိုင်  
တာပဲ၊ မထွမ်းတတ်တဲ့သူဆိုတာ ရှိမှုမရှိတာ”

“ဒါဆို အဖော်ည်း အမော်ကို လွမ်းနေတာပဲလား”

နော်း၏ အင့်ကိုမိအမေးကြောင့် အဖောက “ဟင်”ဟု တစ်ခွန်း  
ဆိုသည်။ စက္ကန်မျှ ဘာမှမပြောဘဲ နော်းကိုသာ ကြည့်နေလေ၏။ ပြီးမှ  
စားလက်စ ထမင်းပန်းကန်ကိုယူကာ ထံ့ပြင်သည်။

“သမီး လုပ်စရာရှိတာ သွားလုပ်၊ ပန်းကန်တွေ အဖော်းလိုက်  
မယ်”

အဖောကတော့ စကားလမ်းလွှဲပြီဟု စိတ်ထဲက မှတ်ချက်ပြုပြီး  
နှုတ်ခမ်းကိုတွန်းရုံ တစ်ချက် ပြီးဖြစ်သည်။ အဖေ ပန်းကန်ဆေးမယ်ဆိုတော့  
ကောင်းတာပေါ့။ နှင်းနဲ့ အလည်သွားလို့ရပြီ။ အကြာကြီးမဟုတ်  
ခဏလေး။ အဖောက အပြင်ကို အကြာကြီးထွက်သည်ကို မကြိုက်။  
‘လုပ်စရာ မရှိလျှင် နှင်းဆီခင်းထဲလာနေ၊ ဒါမှမဟုတ် အိမ်မှာအိပ်နေ’ ဟု  
ပြောတတ်သည်ပဲ။

\*\*\*

ကြည့်စက်နေသည့် ရေတွေကိုထိကြည့်တော့ ရေတွေက ကြည်ဆို  
မှ တကယ်ကြည်ကြည်မြှုမြှု။ လဲလဲလှုပ်နေသည့် ရေလွှာပါးပါးလေး  
အောက်မှာတော့ ကျောက်စရစ်ခဲလေးတွေ အချယ်စုံလို့နေ၏။ နော်းတို့  
နိုင်ခင်းတွေရှိရာဘာက်သည် လက်ပံမြှုံးအစွမ်းဖြစ်သဖြင့် လက်ပံချောင်းဖျား  
လည်း ဖြစ်သေးသည်။

လက်ပံချောင်းမှာ လက်ပံမြစ်ကြီးက ခွဲထွက်လာပြီးမှ လက်ပံမြှုံးကို  
သွယ်ရှစ်ထားသည်။ ဒီမှာဘာက်ဆီမတော့ တောင်တွေ၊ စမ်းချောင်းတွေ  
ချည်းပဲမို့၊ လက်ပံချောင်းဟာလည်း အဆုံးသတ်ရသည်။ ဒီတော့ နော်းတို့  
နေရာဘာက်ဟာ လက်ပံချောင်း ဆုံးရာဘာက်ပျော်ပဲ။

သို့တစေ မြို့ပေါ်နဲ့ သိပ်မဝေး။ မဝေးဆို လက်ပံမြို့ကလည်း  
အကျယ်ကြီးမဟုတ်။ လက်တစ်ဝါးသာသာရယ်ရှိပြီး မြို့ပတ်ပတ်လည်ဗုံး

တောင်တန်းတွေရှိမည်၊ နွဲ့ဦးတို့ အစွမ်းအဖျားဘက်မှာဆို စမ်းချောင်းတွေ  
နဲ့ တောင်ကုန်းတွေရှိမည်။ စိုက်ခင်းတွေကတော့ ချောင်းဖျားဘက်မှာစိုက်လို့  
အကောင်းဆုံးနဲ့ အဖြစ်ထွန်းဆုံး။

လက်ပံ့ချေးထဲမှာတော့ လက်ပံ့ချောင်းဖျားဆီကထွက်သည့် ဒေသ  
ထွက်သီးနံတွေ၊ ဟင်းသီးဟင်းချက်တွေနဲ့ပန်းမျိုးစုံ၊ ပြီးတော့ လက်ပံ့ချောင်း  
ထဲကရတဲ့ ချို့သလူးလူး လတ်လတ်ဆတ်ဆတ် ငါးပုစွန်တွေ။ တိုးတက်မှု  
အလျင်အမြင် မရှိသော်လည်း အေးအေးချမ်းချမ်းနဲ့ ဒေသရန်းသင်းသည့်  
လက်ပံ့ကိုတော့ နွဲ့ဦးချမ်းသည်။

လက်ပံ့ဟာ အမော့ရဲ့ မွေးအေတိပဲ မဟုတ်လား။ ပြီးတော့ နွဲ့ဦး  
မွေးဖွားပြီးပြင်းရာနေရာ။ အဖေနဲ့အမေဟာ လက်ပံ့မှာပဲ တွေခဲ့ကြသလဲ့။  
အဖေကတော့ လက်ပံ့အေတိမဟုတ်ပေမဲ့ အမေနဲ့တွေပြီးမှ လက်ပံ့မှာ  
အခြေခံမှု့၏ ဖြစ်လာခဲ့သူမျို့ နွဲ့ဦးကိုလည်းမွေးရော လက်ပံ့က မစွာနိုင်  
ဖြစ်ရသူ။ အဖေကိုကြည့်ရသည့်မှာ လက်ပံ့ကို စွန်းချင်ပုံလည်းမပေါ်။ အမေ  
အရိုင်တွေနဲ့ပြည့်နေတဲ့ လက်ပံ့ကို အဖ ဘယ်မှာကျောခိုင်းရက်ပါ့မလဲလေ။  
နွဲ့ဦးသိတာပေါ့။

“စကားလည်း မပြောဘူး၊ ဘာတွေ တွေးနေတာလ”

ရေတွေကို လက်နဲ့တို့ထိနေသည့် နွဲ့ဦးအနီးကို နှင်းနှက ကပ်လာ  
ပြီး မေး၏။ နှင်းနကိုကြည့်ပြီး နွဲ့ဦး ပြီးလိုက်သည်။ ထို့နောက် ခေါင်းခါ  
ပြလိုက်၏။

“မတွေးပါဘူး”

“တွေးနေပါတယ”

ဆင့်ပြောလာသည့် နှင်းနစကားကြောင့် နွဲ့ဦးလည်း ထပ်ပြီး  
ဖြစ်၏။

“ရေတွေက ကြည့်စက်နေတာပဲ”

“ဘာလဲ၊ ခုမှာသိတာလား၊ ထောင်းကတည်းက သိလာပြီး တော့”

“အင်း၊ ခုမှာတွေးမိတာ၊ လက်ပံ့ချောင်းထဲကရေတွေ အမြဲ  
နောက်နေတာကို ကြည့်ပါလား၊ ဒီဘက်ကိုရောက်တော့ ဘာလို့ ခုလို့  
ကြည့်စက်သွားလ မသိဘူး၊ ပြီးတော့ ရေကာလည်း တိမ်တိမ်လေးရယ်၊  
ကျောက်ခဲလေးတွေကလည်း သေးသေးလုံးလုံးလေးတွေ”

နွဲ့ဦးက ရေတွေကို လက်နဲ့တို့ထိမပျက် နှင်းနကိုမကြည့်ဘ

ပြောရင်း ရေတဲက ကျောက်ခဲလေးတစ်လုံးကို ကောက်ယူလိုက်သည်။  
ပြီးမှ ပြောလက်စ စကားမဆုံးသေးဟန်ဖြင့်

“လှလိုက်တာ”

ဟု တိုးဖွဲ့ တစ်ခွန်းဆိုသည်။

“လက်ပံချောင်းက နောက်မှာပေါ့၊ အကျယ်ကြီး၊ ပြီးတော့  
အနက်ကြီးလေ၊ မြို့နေလူတွေနဲ့လည်း နီးတယ် လက်ပံချေးဆိုတာကလည်း  
ချောင်းကို နောက်ခံထားတာ၊ အမှိုက်ကျတော့ ချောင်းထဲကို ပစ်တဲ့သူက  
ရှိသေး၊ ချောင်းဖျားဆိုတာက မြို့နေလူတွေနဲ့လည်း မနီးဘူး၊ ပြီးတော့  
တောင်တွေလည်းရှိတော့ တဖြည်းဖြည်း တိမ်သွားရော၊ ဒီတော့ ရေကလည်း  
ပိုကြည့်လာတာပေါ့”

နှင်းနာပြောကြောင့် နွေဦးက ချောင်းနံဘေးမှာ ထိုင်နေရင်း  
ပြန်မေ့ကြည့်သည်။ ထို့နောက် စဉ်းစားသလို တစ်ချက်ပြုရင်း

“နှင်းက တယ်သိပါလား” ဟုပြောတော့ နှင်းနာက ကျောပ်စွာ  
ပြီးသည်။

“ဘာခက်လို့လဲ၊ ကျောင်းတုန်းက သချို့နှစ်ထပ်ကိန်းကမှ ဒီထက်  
ပိုခက်တာ”

နှင်းနာပြောပြီး နွေဦးနံဘေးမှာ ထိုင်ချလိုက်သည်။ နှုတ်ခမ်းကို  
လည်း မဲ့သလို တစ်ချက်ပြုလိုက်သေး၏။ သချို့ပုဇွာအကြောင်း ပြော  
လိုက်မဲ့၍ထင်။ ကျောင်းတုန်းက နှင်းနဲ့ သချို့အလွန်ညုံး၏။ သို့ကလိုပင်  
နွေဦးလည်း မတော်။ သချို့ချိန်ဆို အမြဲတစေ အိပ်င့်က်ပြီး အိမ်သာကို  
အကြောင်းပြထွက်ရသည်မှာလည်း အလုပ်တစ်လုပ်။ အိမ်သာကို တစ်ခါ  
သွားလျှင် စာသင်ချိန်တစ်ချိန်နဲ့ ကြာတတ်ပြီး သချို့ချိန်ပြီးလုန်းမှ ပြန်လာ  
တတ်၏။ ကြာတော့ နွေဦးနဲ့နှင်းနာထားကို သချို့သရာမလည်း နုပ်လာပြီ။  
တစ်ခါက နှစ်ခါဆို ပေးမထွက်တော့။ သို့ကလိုဆို ဗိုက်နာတယ်၊ ဗိုက်အောင့်  
တယ်ဆိုပြီး စစ်းသပ်မရသည့်ရောက် ဖြစ်ကြပြန်သည်။ ခုနေ တွေးကြည့်  
လျှင် တကယ်ရယ်ချင်စရာ။

သချို့ည့်သည်ဆိုသော်ပြား နွေဦးတို့ တုံးအလို့မဟုတ်။ အတွက်  
ပုဇွာတွေကို စိတ်မဝင်စားခြင်းသာ ဖြစ်၏။ ကိုယ်စိတ်ဝင်စားသည့် ဘာသာ  
ရပ်ဆိုလျှင် ဘယ်အချိန် သင်ရ သင်ရ တက်ကြွနေတတ်တာပဲ မဟုတ်လား။  
အထူးသဖြင့် စိုက်ပျိုးရေးတွေ ပါဝင်တတ်သည့် ပထိဝင်လိုဘာသာရပ်

မျိုးနဲ့ သိပ္ပါဘာသာရပ်တွေ။ နော်းဟာ စိက်ခင်းတွေထဲမှာ ပြီးလွှားကြီးပြီး ခဲ့ရလိုနဲ့တူပါရဲ့၊ မျိုးစွေတွေကို အပင်တွေကို စိတ်ဝင်တစားရှိပြီး မြေကြီး အကြောင်းတွေကို သိချင်သည်မှာလည်းအမော။

“နှင်းနဲ့”

ရေတွေကို ထိကြည့်နေရင်းက “ဟင်”ဟု သာသာ တစ်ချက် ခွန်းတုံ့ပြီး နော်းကို နှင်းနဲ့ လှည့်ကြည့်သည်။

“ကျောင်းတွေ တက်ရတော့မယ်နော်”

“အင်း မြန်လိုက်တာနော်၊ တက္ကာသိုလ်ကို သွားချင်တယ်ဆိုပေမဲ့ လက်ပံ့ကို မခဲ့ချင်သေးဘူး၊ အထူးသဖြင့် ငါ့စိက်ခင်းလေးတွေ၊ ဟင်း ငါမရှိရင် ငါ့စိက်ခင်းလေးတွေ ဘယ်သူက ကြည့်ပါမလဲ”

နှင်းနဲ့အပြောနဲ့ ဟန်ပန်ကြောင့် နော်း ရှယ်ချင်သွား၏။ စိတ်ထဲက ‘အပိုတွေ’ဟု တစ်ခွန်းဆိုမိသည်။

“အမယ်လေး အပိုတွေ လုပ်နေပြန်ပြီ၊ နင်ရှိတော့ရော စိက်ခင်း တွေကို ကြည့်လို့လား၊ နင့်အမေနဲ့အဖော် ပြုစုရတာကို တကယ်ပါပဲ”

“မဟုတ်ပါဘူးနော်၊ အပင်တွေကို ငါ ကြည့်ပါတယ် ဒါပေမဲ့ စိက်ခင်း ကို တစ်နေကုန် ထိုင်ကြည့်နေရတာ ပျင်းစရာကောင်းတယ် မထင်ဘူးလား၊ ရေလောင်းထားပြီးရင် ဒီအတိုင်းလွှတ်ထားလို့ရနေတာကို ဘာတွေက ဘယ်လို ဖြစ်လို့ အဖေ စိက်ခင်းထဲကို ခေါင်းဝင်မတတ် ကြည့်နေလဲ နားမလည်ဘူး၊ အချိန်တန်ရင် အပင်က အသီးသီးမှာပဲကို”

“ဟဲ့ အဲဒီဂိုအပင် ဘယ်မှာရှိရှိလို့လဲ၊ ဘာမှမလုပ်ဘဲ ဘယ် အပင်က အသီးသီးမှာလဲ၊ ပြုစုပျိုးထောင်နေမှ အပင်ဆိုတာ အသီးသီး မှာပေါ့၊ နင့်ကို ငါ တော်လှူပြုထင်နေတာ၊ နင်က ငါထင်သလို မဟုတ်ဘူးပဲ”

“အာ အဲဒီလိုလား၊ ဒါနဲ့ နော်း”

“ဘာလဲ”

“နင် ဘယ်တက္ကာသိုလ် တက်မှာလဲ”

“ငါလား”

“အင်း”

နော်း ခေါ်ပြီမြတ်သွား၏။ ဘယ်တက္ကာသိုလ်ကို တက်ရမှာပါလိမ့်၊ အထက်တန်းအောင်ပြီးကတာည်းက မစဉ်းစားရသေးဘူးမဟုတ်လား။ နော်း ဘဝမှာ ဘာကြီးဖြစ်ချင်တယ်ဆိုတာမျိုး တစ်ခါမှ မတွေးဖူးခဲ့၊ ဘယ်

တက္ကသိုလ်ကိုမှ တက်ချင်လုပါချေရဲ့ဆိုပြီးလည်း စိတ်ကူးမယဉ်ဖူးဘူး။ သို့တိုင် စိတ်ထဲမှာ စွဲနေတာတစ်ခါက အဖော်အတူ ဒီးမကွာအိမ်မကွာ နှင်းဆီခင်းတွေကို လှလှပေ ပျိုးထောင်ချင်တာပဲဖြစ်၏။ နှင်းဆီမျိုးစွေလေး တွေကို ပျိုးမည်၊ တဖြည်းဖြည်း ကြီးရင့်လာသည့် နှင်းဆီပင်လေးတွေကို ငြေးမည်။ နှင်းဆီပွင့်ဖတ်လေးတွေပေါ် ယိုးလေးခိုးနေတတ်သည့် နှင်းစက် လေးတွေကိုကြည့်ရင်း ပိတ်ဖြစ်မည်။ ပြီးတော့ နှင်းဆီခင်းကြီးကို ခုထက် ပိုပြီး ကျယ်ပြောလာအောင် စွမ်းဆောင်ချင်သည်။ ခချိန်ထိ နှင်းဆီ တစ်ပင် တလေမှ နွေဦးလက်ဖြင့် မပျိုးဖူးသေး။ နှင်းဆီခင်းထဲမှာ အလုပ်ရှုပ်နေသည့် အဖွဲ့ကိုကြည့်ရင်း ဘဝမှာ တစ်ကြိမ်လောက်တော့ နှင်းဆီကို ကိုယ်တိုင် စိုက်ပျိုးကြည့်ချင်သည်။

ဒီလိုခိုတော့ နွေဦးဟာ နှင်းဆီပျိုးဘူး ဖြစ်ချင်တာပဲပေါ့။

“ငါက နှင်းဆီစိုက်ချင်တာ၊ အဖွဲ့လို့”

“ဘာ”

နှင်းနှင်းအဖြစ်ကိုကြားပြီး အထူးအဆန်းသဖွယ် ကြည့်၏။

“ဘာလ နှင့်စိတ်ကူးကလည်း၊ ငါက ဘယ်တက္ကသိုလ် တက်ချင်လဲ မေးတာလေ”

“အင်းလေ၊ နှင်းဆီတွေ ပျိုးချင်ပါတယ်ဆို၊ စိုက်ပျိုးရေး တက္ကသိုလ် တက်လို့ရတာပဲမဟုတ်လား”

“အာ၊ ဟုတ်သားပဲ၊ အင်းလေ ကောင်းသားပဲ”

“နှင်ကရော”

“နှင်က စိုက်ပျိုးရေးတက္ကသိုလ်တက်မယ်ဆို ငါလည်း လိုက်တက် ရမှာပေါ့”

“ဘာရယ်၊ အာ အဲဒီလို မဟုတ်သေးဘူးလေ၊ နင် ဝါသနာ ပါတာလုပ်ပေါ့”

“မဟုတ်ဘူး၊ ငါ ဘာကိုဝါသနာပါလဲ ခုထိ သေချာမသိဘူး၊ သေချာတာက နှင့်မခွဲချင်လို့ ငါလည်း စိုက်ပျိုးရေးတက္ကသိုလ်တက်မယ်”

နှင်းနှာပြောကြောင့် ကျေနပ်သလို တစ်ချက်ပြုးဖြစ်သည်။

“အမယ်လေး၊ နှင်တော့ ရည်မှန်းချက် တကယ်ကြီးတာပဲ”

“ဟုတ်တယ်နော်”

နှင်းနှင်းပေါ့စွာပြောတော့ နှစ်ယောက်သား ရယ်ဖြစ်ကြသည်။

နှင်းနှလိုသူငယ်ချင်းရှိတာ ဘယ်လောက်ကောင်းလိုက်သလဲ။ ဘဝမှာ ကိုယ်ဘာဖြစ်ချင်သလဲတောင် မသိတဲ့သူက သူငယ်ချင်းဖြစ်ချင်တာကို လိုက်ပြီး ဖြစ်ချင်သည်တဲ့။ နှင်းနှဟာ အဲဒီလို ချစ်စရာကောင်းသူ။

“ငါအိမ်မှာလည်း စိုက်ခင်းရှိလို့ စိုက်ပျိုးရေးတွေသိလိုတက်တာ နော်၊ နှင့်ကိုချစ်လို့မဟုတ်ဘူး”

နှင်းနှက နော်းကို မျက်စောင်းမဝင့်တာဝင့် ကြည့်ဆိုတော့ နော်းမရယ်ဘဲမနေနိုင်။ ဟန်မဆောင်တတ်ဘဲ ဟန်ဆောင်နေလိုက်ပုံများ။

“စိုက်ခင်းရှိတိုင်းသာ စိုက်ပျိုးရေးတွေသိလို တက်ရရင် လက်ပံ တစ်မြို့လုံး စိုက်ပျိုးရေးတွေသိလိုကောင်းဆင်းတွေချည်း ဖြစ်ကုန်တော့မှာပဲ”

“ဟိုး၊ ဟုတ်တယ်နော်”

နှင်းနှပြောသလို တွေ့သိလိုသွားရမယ့်ရက်က အမှန်ပဲ နီးလာခဲ့ပြီ။ တကယ်က လက်ပံကို မဆွာချင်သေး။ ခဏာတာ ပညာသင်ဖို့ အဝေးကို သွားရသည်ဆိုသော်လား တွေ့သိလိုက် ပြန်လာရင် ကိုသူ ပြန်လာတုန်းကလို အဖော်ယောက် နော်းကို မမှတ်မိတော့ရင် ခက်ရချည့်ဟု မဆီမဆိုင် တွေးမီသေး သည်။ ဘာပဲဖြစ်ဖြစ် ဘဝကို ဒီထက်ပို ရွှေဆက်နိုင်ဖို့ အဖောက် ဒီထက်ပိုပြီး ကူနိုင်ဖို့၊ ပြီးတော့ အမေနဲ့ နီးသည်ထက်နီးနိုင်ဖို့ တွေ့သိလိုက် သွားသင့် ဘာပဲဟု စိတ်ထဲမှာ ထင်နေပြန်သည်။

အထူးသဖြင့် နှင်းဆီပျိုးသူဖြစ်ချင်တဲ့ စိတ်ကူးတွေ့ပေါ့။ စိုက်ပျိုးရေး တွေ့သိလို တက်ရရင်တော့ နှင်းဆီတွေ့ ခုထက်ပိုပြီး လုပေါ်းပွင့်နိုင်မှာပဲ။ ခုနေတော့ နော်းတို့နှင်းဆီပြီးဟာ နော်းလိုချင်သလောက် ခရီးမပေါ်က်သေး။ အပွင့်မစုံသည်မို့၊ အရောင်လည်း မစုံနိုင်သေး။ သို့ကလိုပင် ရန်းလည်း မစုံနိုင်သေးဘူး မဟုတ်လား။

\*\*\*

“နော်း ဘာတွေလုပ်နေတာလဲ”

“ဟင်း၊ ကိုသူ”

နှင်းဆီခင်းထဲမှာ ဟိုဟိုဒီဒီ လျှောက်ကြည့်နေခိုက် နောက်ပါးဆီက ကိုသူရောက်နှင့်နေသည်ကို သတိမပြမိ။ နှင်းနှဲ့တွေ့ပြီး ပြန်လာတော့ အဖောက နှင်းဆီခင်းထဲ ရောက်နေပြီ။ ဒီတော့ နော်းလည်း ဘာရယ်မဟုတ် နှင်းဆီခင်းထဲကို လိုက်လာခဲ့ခြင်းသာ။ ဟိုတုန်းကတော့ နှင်းဆီခင်းထဲကို

ရောက်ပြီဆို နှင်းဆီပွင့်တွေကိုသာ လုလိုက်တာဟု စိတ်ထဲက ကျိုတ်ဆိုတတိပြီး ဒီအပွင့်တွေ ဖြစ်တည်လာပုံကို ယောင်လိုပင် မစဉ်းစားဖြစ်ခဲ့၏ ခုတော့ စိုက်ပျူးရေးတက္ကသိုလ်ကို သွားမှာဟု နှင်းနဲ့ ပူဗောဓားနွေး ပြောဖြစ်ခဲ့သည်မို့ နှင်းဆီပွင့်တွေကို တမောတမော ငေးကြည့်နေမိ၏။

“ဘာမှ မလုပ်ပါဘူး၊ ဒီအတိုင်း နည်းနည်းလျှောက်ကြည့်နေတာ”  
“ဦးလေးရော”

“အဖေက ဟိုဘက်မှာ” ဟု အဖေရှုရာကို ဗျာန်ပြပြီး ကိုသူကို တစ်ချက်ငေးမိ၏။ ကိုသူဟာ အိမ်ရေရင်းပဲ ချက်ချင်းထလာလေသလား မသိ။ ဂျင်းသောင်းသီးတို့ကို တိရှုပ်အနီဖြင့် တွေ့ဝတ်ထား၏။ တိရှုပ်အနီဆိုသော်လည်း သစ်လွင်နေသည့် အနီမျိုးမဟုတ်။ ရေလျှောပါများလို့ အရောင်ဖျော့နေပြီဖြစ်သည့် အနီဖျော့မျိုး။ အရောင်မှာ မညီမညာဖြစ်ပြီး ရင်ဘတ်တစ်စိုက်မှာတော့ စွေးစွေးနီပြီး အောက်ဖျားတွေမှာ ဖျော့တော့ နေကြပြီ။ လက်ဖျားတွေမှာတော့ အနီရောင်ကိုပင် သိပ်မတွေ့ရတော့။ ကြိုက်လွန်းအားကြီးလို့ ဒီအကျိုတစ်ထည်ကိုပဲ ထင်ခါထပ်ခါ ဝတ်သလိုမျိုး၊ သူ့အနီရောင်မှာ အနီစပ်တွေ ဖြစ်လို့နေကြ၏။

နော်းက ကိုယ့်အတွေးနဲ့ကိုယ် ကိုသူ့တစ်ကိုယ်လုံးကို ကြည့်နေခိုက် ကိုသူပါ နော်းအကြည့်တွေကို သတိပြုမိသွားပြီး သူ့ကိုယ်သူ ပြင်နှင့် ကြည့်နေပြန်သည်။ ထို့နောက် နော်းမျက်နှာကို သေချာစွာကြည့်ပြီ

“ဘာတွေ ကြည့်နေတာလ” ဟု ခါပြတ်ပြတ် လေသံနှင့် တစ်ခွန်းဆိုသည်။ ထိုမှ နော်းမှာ သတိဝင်လာ၏။

“အာ မဟုတ်ပါဘူး၊ ကိုသူ့အကျိုး”

နော်းဟာ ဘယ်တော့မဆို စိတ်ထဲကအရာကို လှစ်ပြတ်သူ။ ငယ်သူမှု့လည်း အရှိုက်အရှိုအရှိုင်း နေရတာကိုပင် စိတ်ပျော်ချင်မှုတစ်ခု အဖြစ် မှတ်ယူထားသူမဟုတ်လား။ ဒီတော့ နော်းမှာ တိတ်တိတ်လေး ခိုးငေးရသူ၊ အိပ်မက်ထဲ ထည့်မက်နေရသူ ဖြစ်ပါစော်း၊ ကိုသူဟာ ဉာဏ် နော်းအိပ်မက်ထဲကို ရောက်လာရင် ကောင်းမှာပဲဆိုသည့် စကားမျိုးကအစ မပြောစုံတာမျိုးမရှိ။ လူတစ်ယောက်က တဗြားတစ်ယောက်ကို မေတ္တာ ရှိတာ၊ ချစ်တာဟာ မင်္ဂလာပဲဟု မှတ်ယူထားသူပါပို့ ကိုသူရှုံးမှာဆိုတို့ ဘယ်တော့မှ ဟန်ဆောင်ပန်ဆောင်ပုံမျိုးလည်းဖြစ်မနေ။ အခုလည်း ကိုသူကို ရှုံးတည့်တည့်မှာထားပြီး ကိုသူ့ပုံစံဟာ ဘယ်အခြေအနေဖြစ်နေသလဲ

ပြောပြုလိုက်ဖို့ ဝန်မလေး။

“ဘာဖြစ်လို့လဲ”

ကိုသူက နော်းကို ကြည့်မြတ်ည့်ပြီး မသိသလို ဆက်မေးတော့ နော်း တစ်ချက်ပြီးသည်။

“ကိုသူကလည်း၊ ကိုသူအကျိုးကို ကြည့်ပြီးလေ၊ နှစ်ပေါက်အောင် ဒီတစ်ထည်ကိုပဲ စွဲဝတ်ထားတဲ့ပဲနဲ့၊ ကိုသူမှာ ဒီလောက်ပဲ အကျိုးရှားသလား”

ထိုမှ ကိုသူက စိတ်လိုလက်ရပြီး၏။

“နင်ကတော့လေ၊ ငါအမိန့်နေရင်း ထွက်လာလိုပါ၊ ဘယ်ကို သွားတာမှတ်လို့၊ ဒီကိုလာတာပဲဟာ”

ကိုသူကိုကြည့်ပြီး နော်း စုတ်တစ်ချက် သပ်မိသည်။ ကိုသူဟာ မိန်းကလေးရေ့မှာ ဘယ်လိုဝတ်စားရမယ်ဆိုတဲ့ပညာကို မတတ်သေးတာ လား။

“ဘယ်ကိုပဲလာလာပေါ့၊ အမိတ်က အမိအပြင်ထွက်ပြီဆို ကြည့် ကောင်းအောင်တော့ ဝတ်စားသင့်တယ်”

“ခု ငါက ကြည့်မကောင်းလို့လား”

“အင်း၊ နည်းနည်း၊ ဒါပေမဲ့ နော်းမျက်လုံးထဲတော့ ကိုသူက အမြဲကြည့်ကောင်းနေတာကို”

နော်းစကားကို အလေးမထားသွှန်ယ် ကိုသူက အဖော်ရှာကိုသာ မျှော်ကြည့်နေ၏။

နှင်းဆီခင်းတွေကြားထဲမှာ နှစ်ယောက်သား ရပ်နေရင်းက ကိုသူကပဲ ပိုးစွာခြေလှမ်း၏။ ထိုမှ နော်းလည်း ကိုသူနောက်က လိုက်ရသည်။ ကိုသူ ဘာဆက်ပြောလာလေမလဲ ဆိုတာကိုလည်း နားစွဲထားရသေး၏။

“နင် လူတိုင်းရေ့မှာ စကားကို အဲဒီလို တဲ့တိုးမပြောနဲ့”

လမ်းလျော်စွဲရောက်နေရင်းကပြောလိုက်သည့် ကိုသူ၊ စကားကြာင့် ကိုသူကျောပြင်ကို မျက်စောင်းတစ်ချက် ခဲလိုက်၏။

“ဘာလို့လဲ၊ နော်းက အမှန်ပြောတာပဲ၊ လိမ့်ညာရတာက ကောင်းလို့လား”

“လိုအပ်ရင်လည်း လိမ့်ညာရတာပဲ၊ မှသားဖြူဆိုတာ ကြားဖူးတယ် မဟုတ်လား”

ကိုသူစကားမဆုံးခင်မှာပဲ

“မကြားဖူးပါဘူး”ဟု ဖြတ်ပြေလိုက်တော့ ကိုယူက နောက်ကို တစ်ချက် လျည့်ကြည့်၏။ ဒီတော့ လှမ်းလက်စ ခြေလှမ်းကိုရပ်ပြီး ကိုယ့်၊ ကိုယ်လုံးကလယ်ကလယ်နဲ့ ပြန်ကြည့်မိသည်။

“မကြားဖူးရင်လည်းနေတော့၊ ဦးလေးက ဘယ်မှာလဲ”

ကိုယူက ရပ်လိုက်ပြီး နှင်းဆီခင်းတစ်လျှောက် ဟိုဘက်၊ ဒီဘက် မျှော်ကြည့်ကာ အဖောကိုရှာသည်။ ဟုတ်ပါရဲ့ မကြာခင်ကပဲ အဖောကို တွေ့လိုက်သေး။ ခု ဘယ်ကို ရောက်သွားပါလိမ့်။

“နင်ပြောတော့ ဦးလေးက ဒီဘက်မှာဆို”

ကိုယူက နော်းကိုကြည့်ကာ အလိုမကျသလိုမေးတော့

“အင်းလေ” ဟု ပြာစပြီး ပြန်ဖြေ၏။ နော်းလည်း တကယ် တွေ့လိုက်တာပဲ။ ခုမှ ဘယ်ကိုရောက်သွားသလဲ တကယ်မသိ။

“ကိုယ့်”

လေသံပျော့နဲ့ခေါ်တော့ ကိုယူက မထူးဘဲ နော်းကိုကြည့်၏။

“အိမ်ထဲက စောင့်ပါလား၊ ဒါမှမဟုတ် ရောက်လက်စနဲ့ နှင်းဆီ ပင်တွေ ကြည့်ကြမလား”

တကယ်က နှင်းဆီပင်တွေကို ကြည့်ချင်သူမှာ နော်းသာဖြစ်သည်။ တစ်ကိုယ်တည်းလျှောက်ကြည့်ရတာထက် စကားပြောဖော်ပါရင် ပိုပြီး စိတ်ဝင်စားဖွယ်ရှိနိုင်သည်ပဲမဟုတ်လား။ ကိုယ့်၊ ကိုကြည့်ရတာလည်း နှင်းဆီပင်တွေကို စိတ်ဝင်တစား ကြည့်ချင်ပုံမျိုး။

“အင်း၊ အဲဒီလို လုပ်ကြတာပေါ့၊ ဒါနဲ့ ငါ့ကို နှင်းဆီအကြောင်း နည်းနည်းပြောပြလေ”

“ဟင်”

ကိုယ့်အပြောကြောင့် နော်း တကယ်ပဲ အခက်တွေသွားလေ၏။ အဖောက်းဆီပွင့်တွေနဲ့ပတ်သက်ပြီး နော်းဟာ ဘာမှ ဟုတ်တိပတ်တိ မသိ။ နှင်းဆီတွေကို ပျိုးထောင်သူမှာ အဖော်ဖြစ်ပြီး နော်းတာဝန်ဟာ ခူးပြီးသား နှင်းဆီပန်းပွင့်တွေကို လာယူသည့်ဖောက်သည်တွေဆို ပေးရုံသာ။ ပြီးလျင် ပိုက်ဆံယူရုံ။ နှင်းဆီခိုလျင် ဆူးတွေပါပြီး နော်းတို့ခြိုက် နှင်းဆီမှာ အနီနဲ့အဖြူများကြောင်း ဒီလောက်သာသိ၏။

နော်း အခက်တွေသွားပုံကိုကြည့်ပြီး ကိုယ့်ပြီးသည်။ ဟော ကိုယ့်ရယ် ပြုးပြန်ပြီး ကိုယ့်၏ ဘယ်ဘက်ပါးပေါ်က ပါးချိုင့်တစ်ချား

ခွက်ခနဲ့ဖြစ်သွားလေ၏။ ဟိုးငယ်ငယ်ကလေးဘဝကတော့ ကိုသူ ပြီးပြီဆို ကိုသူ့ဘယ်ဘယ်ပါးတစ်ဖက် ခွက်သွားပုံကို သဘောကျမဆုံး။

ပါးချိုင့်ဟူလည်း ရေရှေရာရာ မသိသေးပါဘဲ လက်ညီးနဲ့ သွားသွားထိုးသည်နဲ့ ကိုသူနဲ့ အမြတ်စေ ရန်ဖြစ်ခဲ့ရသည်ကို သတိရသည်။ နည်းနည်းလေးကြီးလာတော့ ကိုသူအပြီးကို အစဉ်သဖြင့် မြင်ချင်လာ၏။ သို့နှင့်ပင် ကိုသူရှေ့မှာဆုံး စကားမရှိ စကားရှေ့ကာ ရယ်စရာမဖြစ်လျင် တောင် ပြီးစရာတစ်ခုခု ပြောတတ်မြဲ။ ကြာတော့သည့်တိုင် ကိုသူအပြီးဟာ နော်းအတွက် ရှိုးအီမသွား။ အမြတ်နဲးဆန်းမြဲ။ ကြည်နဲးရမြဲ။ ငေးရမြဲ။

“ကိုသူ”

“ဟင်”

“ပြီးပါဌီး”

ကိုသူက နော်းကို ကြောင်ပြီး တစ်ချက်ကြည့်သည်။ ပြီးမှ သဘောပေါက်သွားဟန်ဖြင့် နော်းကို

“နှင်ကတော့လေ” ဟု မာန်မပါသည့်လေသံဖြင့် တစ်စွမ်း ဆိုထော်။

“တကယ်တော့ နော်းက နှင်းဆီအကြောင်း သိပ်မသိဘူး ကိုသူရဲ့”

“နင် သိထားသင့်တာပေါ့၊ နှင်းဆီခြုံပိုင်ရှင်က နှင်းဆီအကြောင်း မသိတာ ရယ်စရာ ကောင်းမနေဘူးလား”

“ဟင် ကိုသူကလည်း၊ နှင်းဆီခြုံပိုင်တာနဲ့ပဲ နှင်းဆီအကြောင်း သိရရောလား၊ နှင်းဆီစိုက်တာက အဖေလေ၊ နော်းမှ မဟုတ်တာ”

“အတူတူပဲပေါ့”

“မတူဘူး၊ နှင်းဆီစိုက်ချင်တဲ့ဆန္ဒက အဖော့မှာ နော်းမမွေးခင် ကတည်းက ရှိခဲ့တာတဲ့။ အဲဒါကလည်း အမေ့ကြောင့်၊ အမေ့က နှင်းဆီကို သိပ်ကြိုးကြုံတော့ အမေနဲ့အိမ်ထောင်ကျချိန်မှာ နှင်းဆီစိုက်မယ်ဆိုပြီး တိုင်ပင် ခဲ့ကြတာ၊ အဖေနဲ့အမေ အိမ်ထောင်ဦးအစမှာ နှင်းဆီကို စပျိုးကြည့်ပေမဲ့ ဖြစ်ထွန်းမလာလို့၊ စိတ်ပင်ပန်းခဲ့ရတယ်ပြောတယ်၊ နော်းအထင်တော့ နှင်းဆီဟာ နော်းနဲ့ အကျိုးပေးသလားပဲ၊ နော်းအတော်ကြီးပြီးမှ နှင်းဆီကို သေချာစိုက်ပျိုးနိုင်ခဲ့တာ၊ ဒါပေမဲ့ စီးပွားဖြစ်တော့လည်း မဟုတ်သေး ဘူးပေါ့၊ သေချာတာကတော့ အမထွက်သွားပြီးမှ နှင်းဆီတွေ ပိုလှလာခဲ့တာ”

နောက်ဆုံးအပြောမှာ နော်းက နီးစပ်ရာ နှင်းဆီတစ်ပွင့်ကို လက် တစ်ဖက်ဖြင့် သာသာလေး ကိုင်းညွှတ်မိ၏။ နမ်းရှိက်တာလည်း မဟုတ်။

ဒီအတိုင်း လက်က ကိုင်စရာမရှိရှိ ဆွဲယဉ်လိုက်ပုံမျိုး။ ပြောလက်စ စကားထဲမှာ အမေပါလာတော့ ရင်ထဲမှာ နှင်းဆီဆူး ရူးသလို နာကျင်ရသည်။ သို့သော် အမေအကြောင်း မပါလို့မဖြစ်။ ဒီနှင်းဆီခိုင်းဟာ အမေကြောင့် ဖြစ်တည် လာတဲ့ အဖော်ပျိုးခင်းပဲ မဟုတ်လား။

ကိုယ့်ကတော့ နော်းအနာကို သိ၍ထင် ဘာမှဝင်မပြောတော့။ နှင်းဆီပွဲငွေကိုသာ လိုက်ပြီး တို့ကတေားနေ၏။ သိမှာပေါ့၊ နော်း၏ ဒက်ရာကို သိသူမှာ ကိုယ့်နှင့်နှင်းနာသာ ရှိတာမဟုတ်လား။ ပြီးခဲ့တဲ့ ဆယ်စုနှစ်ကျော်မှာ အမေထွက်သွားတော့ မြက်ခင်းထဲမှာ လူးငါနေခဲ့တဲ့ နော်းကို အဖော်ယ် ချော့မရတော့ ကိုယ့်ကပဲ စိုက်ခင်းအနောက်ဘက်က စမ်းချောင်းကို ခေါ်သွားခဲ့၏။ ပြီးတော့ စမ်းချောင်းထဲမှာ ကိုယ့်ရယ်၊ နှင်းနှရယ် ငါးလေးတွေလိုက်ဖမ်းရင်း ရေကူးခဲ့ကြရင်း အမေကြောင့်ဖြစ်တဲ့စိတ်ကို ဖြေဖျောက်ခဲ့ရသည်ပဲ။

“ဒါပေမဲ့”

ဒါပေမဲ့ဆိုပြီး နော်း စကားမဆက်သေး။ ကိုယ့်မျက်နှာကို တည့်တည့်ကြည့်လိုက်၏။ ကိုယ့်ကလည်း နော်းကို ဒါပေမဲ့ ဘာဖြစ်လဲဟူသော အကြည့်ဖြင့် ပြန်ကြည့်သည်။

“နှင်းဆီအကြောင်းကို သိအောင်လုပ်မှာ”

“ဘယ်လိုလုပ်မှာလဲ”

“တက္ကသိုလ်တက်မှာပေါ့”

“ဘာတက္ကသိုလ်လဲ”

ကိုယ့်က တုံးလိုက်တာဟု စိတ်ထဲက တစ်ချက် ဆိုမိသည်။ ဒီပုံ အတိုင်းဆို တည့်တည့်ပြောမှ သိတော့မှာပဲ။

“စိုက်ပျိုးရေးတက္ကသိုလ်ပေါ့”

“စိုက်ပျိုးရေးတက္ကသိုလ်” ဟု ကိုယ့်က သံယောင်လိုက်ပြီး မေးတော့ နော်းခေါင်းညီတ်သည်။

“နှင်းနှလည်း တက်မှာ”

“နှင်းနှရောပဲလား၊ ကောင်းလိုက်တာ”

“ဟုတ်တယ်မဟုတ်လား၊ စိုက်ပျိုးရေးတက္ကသိုလ်မှာ နှင်းဆီ အကြောင်းတွေ အများကြီးလေးလာပြီး ကျောင်းပြီးရင် အဖော်ကိုလည်း ကူမယ်၊ နော်းကိုယ်တိုင်လည်း နှင်းဆီခင်းကို ခုထက်ပိုပြီး ချွဲမယ်၊ ပြီးတော့

ရောင်စုနှင်းဆီခြံကြီးဖြစ်အောင် လုပ်မယ်”

လမ်းလျောက်ရင်း နှင်းဆီပွင့်တွေကို လက်နဲ့ဆော့သလို တို့ထိ  
သွားရင်းက နော်းအားပါးတရ ပြောတော့ ကိုသူ့ထံက အပြုးကို ထပ်မြင်  
ရပြန်သည်။

“အား ဒီလိုနိုင်းက နှင်းဆီပန်းပညာရှင်ကြီး ဖြစ်တော့  
မှာပဲ၊ အဲဒီလိုရင် နှင်းဆီတွေကို ဈေးတင်တော့မလားမသိဘူး၊ ငါအေမနဲ့  
ငါ စီးပွားရေးပြောင်းရတော့မယ်ထင်တယ်”

ကိုယ့်က နော်းကိုကြည့်ပြီး ကျိုစယ်သလို မျက်လုံးတွေ မေးဝင်သွား  
သည်ထိပြောတော့ နော်းဟက်ဟက်ပက်ပက် တစ်ချက် ရယ်မိသည်။

“စီးပွားရေးပြောင်းလို့ မရဘူး၊ နော်းက ကိုယ့်ကိုပဲ ဖောက်သည်  
ပေးမှာ၊ အင်းလေ ဈေးလျော့ပေးရတာပေါ့”

ဒီတစ်ခါတော့ ကိုယ့်က အကျယ်ကြီး ရယ်သည်။ နော်းစိတ်ထဲမှာ  
တော့ ဘဝဟာ သာယာလိုက်တာ။ အနောင့်အယျက်ကင်းကင်းနဲ့ ဒီလိုပဲ  
ဖြောင့်ဖြူးနေရင် ဘဝဆိုတာ အဖေပြောသလို စိတ်ပျက်ဖွယ် မကောင်းပါ  
ဘူးဟု ထင်မိသည်။ နော်းဘဝမှာတော့ နှင်းဆီလည်းရှိပြီ၊ အဖေလည်း  
ရှိပြီ၊ ကိုယ့်နှင်းနှလည်းရှိပြီ၊ နောက်ထပ် တောင့်တစ်ရာဆိုလို အမော့  
ရှိတော့၏။

“ဟော အဖေက ဒီဘက်မှာပဲ”

နှင်းဆီခင်းက ဘယ်လောက်မှ မကျယ်ပါဘဲ အဖော်ကို ရှာမတွေ့၊  
တကဗုံတော့ နှင်းဆီခင်းတွေကြားထဲမှာ ထိုင်နေသည်မျိုး၊ အဖော်ကို မမြင်  
ရခြင်းပင်။

အဖေအနီးသို့၊ သာသာလေးကပ်သွားတော့ ခြေသံကြား၍ထင်  
အဖေက လှည့်ကြည့်၏။ နော်းနဲ့ ကိုယ့်ကိုဖြင့်မှ အဖေ ထလာသည်။  
လက်ထဲက ခက်ရင်းခွဲကို နှင်းဆီပင်ခြေရှင်းမှာ ဈေးလိုက်ပြီး လက်အိတ်  
ဝတ်ထားသည့် လက်ဖဝါးနှစ်ဖက်ကို အသာပွဲတ်ခါ၏။

“ကိုယ့်”

အဖေက ကိုယ့်၊ ကိုကြည့်ပြီးခေါ်တော့ ကိုယ့်က အပြုးဖြင့် တုံ့ပြန်  
သည်။

“ဘာတွေလုပ်နေတာလဲ ဦးလေး”

နှင်းဆီပင်ခြေရင်းက ခက်ရင်းကို ဖျတ်ခန့်ကြည့်ပြီး ကိုယ့်မေး၏။

နွဲဦးကတော့ ဘာတစ်ခုမှ ဝင်မပြောသေး။ အဖော်ကိုတစ်လျှော့၊ ကိုယ့်ကိုတစ်လျှော့ ကြည့်လိုက်လုပ်နေရင်း အခြေအနေကို အကဲခတ်နေလိုက်သည်။

“မြေည့်ကေကျွေးနေတာပါ၊ ခုက နှင်းဆီတွေ ကိုင်းဖြတ်ချိန်ဆိုတော့ မြေည့်ကထည့်ရပြီ”

ကိုယ့်က “ညော်၊ ဟုတ်ကဲ့” ဟု တစ်ခွန်းဆီပြီး ခေါင်းညိုတ်၏။ ထို့နောက် နှင်းဆီပင်အနီးတွင် ထိုင်ချလိုက်ပြီး မြေည့်ကထည့်ထားသည့် ပုံးကို သေချာကြည့်သည်။

“ကိုယ့် ကိုစွဲရှိလို့လား၊ သမီးဆီ လာတာလား”

ကိုယ့်နည်းတူ အဖေလည်း ထိုင်လိုက်ပြီးမေးတော့ ကိုယ့်က အဖေကိုကြည့်ကာ ခေါင်းခါပြာသည်။ နွဲဦးမှာသာ ဘာလုပ်လို့လုပ်ရမှန်း မသိသေး။ အဖေနဲ့ကိုယ့်ကိုပဲ ဆက်ကြည့်နေလိုက်သည်။

“အမေက အိမ်ရှေ့မှာစိုက်ထားဖို့ နှင်းဆီပင်လိုချင်တယ်ပြောလို့ ထွက်လာခဲ့တာ၊ အများကြီးမဟုတ်ပါဘူး၊ ပိုးပင် သုံးပင်လောက်ပါပဲ ဦးလေး”

“မင်းအမ ထူးထူးဆန်းဆန်းပါလား၊ ဈေးထဲမှာ ပန်းဆိုင်ကြီးရှုပြီး အိမ်မှာ ပန်းအလုလေးဘာလေး စိုက်ထားပါလားလို့ ပြောတုန်းက ပန်းစိုက်ရတာ လက်ဝင်တယ်တဲ့၊ ခုကျမှ”

“အဲဒါပြောတာပေါ့၊ ကျွန်တော်တောင် ထူးဆန်းနေတာ၊ အမ ပန်းစိုက်တော့ ဆောင်းအဝင်ကြီး မိုးရွာတော့မှာပဲလို့တောင် စခဲ့သေး”

ကိုယ့်အပြောကို အဖေက ရယ်၏။ နွဲဦးလည်း ဘာမှန်းမသိလိုက်ရယ်မိသည်။

“အဲဒါဆိုလည်း ယူသွားလေ လာ”

အဖေက ပြောလည်းပြော၊ ထို့ဟန်ပြင်တော့

“မပေးပါနဲ့ ဝယ်ပဲ့မယ်”

ဟုဆိုတော့ အဖေက “မလိုပါဘူးကွာ” ဟု တုံ့ပြန်တော့ ကိုယ့် ငြင်းပြန်သည်။

“မဟုတ်ဘူး ဦးလေး၊ မပေးနဲ့ ရတယ်၊ ပြီးတော့ အချိန်ရတယ်၊ အေးဆေးလုပ်ပါ၊ ဦးလေး မြေည့်ကေကျွေးတာ ကြည့်ဦးမယ်၊ နှင်းဆီတွေကို ပူးထောင်ရတာ လွယ်မှာတော့မဟုတ်ဘူး၊ ကြံ့တုန်း ဗဟိုသုတလေး ယူသွားပါရစေ”

အဖေနဲ့ကိုယ့် ပြောသမျှ နှင်းဆီဒသုနေကို ဘေးကနေပြီး ငေးငြင်

နားထောင်ရမည်ဆိုလျှင် ဘယ်လောက် ပျင်းစီစရာ ကောင်းလိုက်မလဲ။ တွေးရင်း ခေါင်းခါမိသည်။ သို့တစ် ဒီနေရာက တစ်ဖဝါးမှ မဆွဲချင်သေး သည်ကလည်း အမှန်။ နောက် လူညွှန်ပြန်သွားလျှင်တောင် ရိပ်မိလိုက်မည့်ပုံ မပေါ်သည့် ကိုသူ့ကို ဘေးကနေပေးရင်း နှုတ်ခမ်းမှုမလို ဖြစ်နေမိသည်။ ဒီအချိန်မှာ

ဒီတော့ သန့်သန့်လေးဝတ်ထားသည့် ဂါဝန်ပြာပြာအရှည်ကို မြတ်စွာမှန့်တွေ ပေမှာစိုးသဖြင့် လက်နဲ့ အသာလေးကျံ့သိမ်းလိုက်ပြီး အဖော်ကိုသူ့အနားမှာ မသိမသာ ထိုင်လိုက်၏။ ကြည့်ဦး ဒီလို နောက်ပါး ဆိုကနေပြီး လူပ်လူပ်ရွှေ ဖြစ်နေသည့် နောက်ဦးကို အဖော်ရော၊ ကိုသူပါ သတိပဲ မထားမိတာလား၊ ရုပ် မမှုကြတာလား မသိ။ လှည့်လို့ပင် မကြည့်တဲ့။

“ဒီအပင်တွေက ဘယ်လောက်ရှုပြုလဲ”

အဖော် အပင်ခြေရင်းကို ခက်ရင်းဖြင့် သာသာဆွဲဖို့ပြင်တော့ ကိုသူက အဖော်ကို မကြည့်ဘဲ မေး၏။

“မနှစ်က စိုက်ထားတာဆိုတော့ တစ်နှစ်ကျိုးတော့မယ်၊ နှင်းဆီပင် က အနည်းဆုံး တစ်နှစ်သားလောက်မှာ ကိုင်းဖြတ်ပေးမှလေ၊ ခုက နိုင်ဘာ ဆိုတော့ အတော်ပဲ၊ ဒီအချိန် ကိုင်းဖြတ်ရအောင်လို့ ချင့်ချိန်ပြီး စိုက်ထား ရတာ၊ ခုနေ ကိုင်းဖြတ်ထားတော့ ဖြတ်ပြီးစကိုင်းတွေက မိုးနဲ့မတိုးတော့ ဘူး၊ ခုတော့ မြော့အ လိုက်ထည့်နေတာ”

အဖော်ပြာသမျှကို ကိုသူက ခေါင်းတည်းတည်းတိတိတိတိလုပ်တော့ နော်း လည်း ဘာရယ်မဟုတ် လိုက်ပြီး ခေါင်းညိုတ်ဖြစ်သည်။ ပြီးတော့ အဖော် ကိုသူ့ကြားထဲ မနည်းတိုးဝင်ကာ နှင်းဆီပင်ကို တစ်ခါမှ မမြင်ဖူးသူလို့ ကြည့်တော့ ကိုသူက နောက်ဦးကို ဘာဖြစ်တာလဲဟူသော မျက်နှာပေးနဲ့ ကြည့်သည်ကို မမြင်ချင်ယောင်ဆောင်ပစ်လိုက်၏။

“နှင်းဆီပင်တွေက ဘယ်လောက်ထိ ကိုင်းဖြတ်ပေးရတာလဲဗျာ”

“နှင်းဆီအမျိုးအစားပေါ် မူတည်တယ်၊ ဒီအပင်တွေကျတော့ ခု ပထမတ်ရာသီလောက်ပဲ အပင်အခြေကထွက်တဲ့ကိုင်းတွေ သန်အောင် ဖြတ်ပေးတာ၊ နောက်နှစ်တွေဆို တက္ကးတကာ သိပ်ဖြတ်စရာမလိုတော့ဘူး၊ နာနေတာမျိုးနဲ့ ပိုးကျနေတာမျိုးလောက်ကြည့်ပြီး ဖြတ်ပေးရင်ရတယ်”

“သော် ဒီအပင်တွေက ဘာမျိုးတွေလဲ”

“အချိုင်လိုက်ပွင့်တဲ့ အမျိုးတွေ၊ မနှစ်ကမှ စိုက်ထားတာ၊ မင်းတို့ဆီ

ပေးနေတာလည်း ဒီပန်းမျိုးတွေပါတယ်”

အဖောက ရှည်ရှည်ဝေးဝေး ရှင်းပြတော့ ကိုသူက “ဟုတ်ကဲ့” ဆိုပြီး ခေါင်းညိတ်သည်။ ထိုနောက် ဆောင့်ကြောင့်ထိုင်နေရင်းက နှင်းဆီပင်တွေကို စွဲကြည့်လိုက်၏။

“ကိုင်းဖြတ်တာကျတော့ရော ဦးလေးပဲလုပ်တာလား”

“ခြိအလုပ်သမားတွေနဲ့ အတူလုပ်တာပေါ့၊ အလုပ်သမားတွေကိုပဲ ရွှေတိထားလို့လည်း မရဘူး၊ ကိုင်းဖြတ်တာ အဆင်ပြော၊ မပြေ လိုက်ကြည့်ရတယ်၊ ကိုယ်တိုင်လည်း ဝင်ဖြတ်ပေါ့”

“နှင်းဆီပင်တွေကို ကိုင်းဖြတ်ရတာက ဘာလို့လဲ ဦးလေး”

အဖောက ပုံးထဲက မြော်ဗျာကို လက်တစ်ဆုပ်စာ ယဉ်လိုက်ပြီး အပင်ခြေရင်းမှာ သာသာလေး ဖြူးလိုက်သည်။

“ကိုင်းဖြတ်တာကတော့ အကြောင်းအမျိုးမျိုး ရှိတာပေါ့၊ ကိုင်းဆိုတိုင်းလည်း စိတ်ကြိုက်ဖြတ်ပစ်လို့ မရဘူးလေ၊ ဦးလေးတို့ခြိမှုမှာတော့ အခိုကက အမွှေ့အရည်အသွေးကောင်းဖို့ရယ်နဲ့ အပင်သနဖို့ရယ်ပေါ့၊ တချို့နှင်းဆီကိုင်းတွေက အားနည်းတယ်၊ အဲဒါမျိုးဆီ ဖြတ်ပစ်လိုက်မှ နောက်ထပ်ထွက်လာတဲ့ ကိုင်းသစ်က အပင်သနဖို့ အထောက်အကူဖြစ်တယ်၊ ပြီးတော့ နာနေတဲ့ကိုင်းတွေပေါ့၊ ကိုင်းဖြတ်တာက အပင်ကို လေဝင်လေထွက်ရော နေရောင်ရတာရော ပိုကောင်းစေတယ်”

“သော် နှင်းဆီတစ်ပင်ပူးရတာ မလွယ်ဘူးနော်”

“မလွယ်တာကတော့ ဘာမှ မလွယ်ပါဘူးကွာ၊ ဦးလေးဆို နှင်းဆီခြိလုပ်ချင်တာ ကြာခဲ့ပြီ၊ အကောင်အထည်ပေါ်တာ မကြာသေးဘူး၊ အရင်တုန်းက နည်းမသိတာရော၊ မကျမ်းကျင်တာရော လုပ်သလောက် မဖြစ်ဘူး၊ ခုလည်း အားမရသေးပါဘူး”

“ဒါပေမဲ့ လက်ပံမှာ နှင်းဆီစိုက်ခင်း ရှားတယ်နော်၊ ဟင်းသီး ဟင်းရွက်စိုက်ခင်းတွေ ပေါ်ပေမဲ့ နှင်းဆီကျ သိပ်မရှိသလိုပဲ”

“ခြို့အထက်ဘက်မှာ တစ်ခြို့ရှိတယ်ကွာ၊ မင်းသားကြည့်ဦး တော်တော်လှတယ်၊ ကျယ်လည်းကျယ်တယ်၊ ဦးလေးတောင် အဲဒီဘက် ကိုဘွားရင် ခဏခဏ ဝင်ကြည့်ဖြစ်တယ်၊ အွေ့တွေ့လည်း အရောင်စုံတယ်၊ သူတို့က ဓာတ်မြော်အ ကျွေးတယ်ထင်တယ်”

“ဦးလေးတို့ကျတော့ရော ဓာတ်မြော်အ မကျွေးဘူးလား”

အဖေက ရှုနားဆီက နှင်းဆီပင်အနီးကို ချွဲသားရင်း

“ဦးလေးတို့က သဘာဝမြော့အကို ထိုသုံးတယ်” ဟု ကိုသူကို  
မကြည့်ဘဲ ဆိုသည်။

အဖေအနီးက မြော့အပုံးမှာ နားချေးမြော့ဖြစ်ကြောင်း နော်း  
သိသည်။ ဒီနားချေးတွေကို နှင်းနတို့ဘာကြီး ဦးအောင်လတ်တို့ဆီက ဝယ်ရ  
သည်။ တစ်ခါတစ်ရုံဆိုလျှင် ဆန်ခါချုပြီးသား နားချေးရသည်လည်းရှုပြီး၊  
ရုံဖန်ရခါဆို ဆန်ခါမချုရသေးသည့် နားချေးကို ရတတ်၏။ သို့ကလိုဆိုလျှင်  
အဖွဲ့မှာ စိုက်ခင်းထဲက အလုပ်သမားတစ်ဦးဦးကို နားချေး ဆန်ခါချုပြီး၊  
ရပြန်သည်။ ဖြစ်နိုင်လျှင် ဆန်ခါချုပြီးသား နားချေးကို အဆင်သင့်ရှုပ်  
သော်လည်း စိုက်ခင်းများသည့်နယ်ဖြစ်၍ နားချေးကိုတောင် အလုအယက်  
ဝယ်ကြရသည်လည်း ရှိသည်။

“ဒါကျတော့ရော”

နားချေးပုံကို လက်ညီးထိုးပြီး ကိုသူမေးတော့

“နားချေးတွေ”ဟု မဆိုင်းမတွေ ဝင်ဖြေသည့် နော်းကို အဖေရော၊  
ကိုသူပါ ပြင်တူကြည့်ရင်း ပြီးကြ၏။ နော်းကတော့ ဘာမှ ဆက်မပြော။

“နားချေးတွေလား၊ ည်က်နေတာပဲနော်”

ကိုသူက နားချေးကို တစ်ခါမှ မမြင်ဖူးသူပမာ လက်နဲ့ ဖွဢ္ခာကိုင်  
ကြည့်နေပြန်သည်။

“ဟုတ်တယ်၊ ဆန်ခါချုထားလို့ ည်က်နေတာ၊ နားချေးမှန်ပေါ့ကွာ”

“ဦးအောင်လတ်တို့ဆီကလား”

ကိုသူ့အမေးကို အဖေ ခေါင်းညီတ်၏။

“သဘာဝမြော့အနေနဲ့ တဲ့ခြား ဘာတွေကို သုံးသေးလဲ”

ကိုသူဟာ တကယ်ပဲ စပ်စုတာပဲဟု တွေးမိသည်။ နှင်းဆီစိုက်မှာ  
လည်းမဟုတ်ဘဲ ဒီလောက်သိရရင် တော်ပြီပေါ့။ ဘာတွေကို ဒီလောက်  
သိချင်နေပါလိမ့်၊ မဆုံးနိုင်အမေးတွေကို မမောတမ်း ဖြေနေတဲ့ အဖေကို  
လည်း ချီးကျူး၏။ နော်းမှာသာ ဘေးက နားထောင်ရင်း ပျင်းနေရပြီ။

“မန်ကျည်းရွက်ဆွေးလည်း သုံးတယ်”

“မန်ကျည်းရွက်ဆွေး”

“ဟုတ်တယ်”

ကြားတော့ကြားဖူးတယ်ဟု ကိုသူက ဆိုသည်။

“သဘာဝမြေဉ်ဘထဲမှာ သစ်ရွက်ခွေးမြေဉ်ဘလည်းပါတော့ နှင်းဆီအတွက်ဆို မန်ကျည်းရွက်ခွေးက အတောက်ကောင်းတယ်၊ ဦးလေးတို့ ခြိတဲ့မှာ မန်ကျည်းပင်လည်းရှိတော့ မန်ကျည်းရွက်ခွေးအတွက်တော့ ပုစရာမလိုဘူး”

နောက်မျက်လုံးထဲမှာ အမိမရှုက မန်ကျည်းပင်ကြီးကို မြင်ယောင်လာ သည်။ တစ်ခါတလေ မန်ကျည်းရွက်ကြေတွေကို တံမြက်စည်းအရှည်ကြီး တစ်လက်နဲ့ သိမ်းပြီး စုပေးရတာကိုလည်း မြင်လာ၏။ အဖေ မန်ကျည်းရွက် ကြေတွေကို စုလုည်းခိုင်းသည်မှာ နှင်းဆီပင်တွေအတွက် ဆိုတာတော့ နောက်းသိသည်။

“မန်ကျည်းရွက်ခွေးက ဘာလို့လဲ ဦးလေး”

“မြေချုပ်ငံစာတိရှိတဲ့ မြေကြီးမှာ နှင်းဆီက တော်တော်ဖြစ်ထွန်း တယ်လေ၊ မန်ကျည်းရွက်ခွေးကို နှင်းဆီပင်ခြေရင်းမှာ ထည့်ပေးရင် မြေကြီးက အချင်စာတိရှိတဲ့ သဘောပေါ့”

“ဈေး၊ တကယ်ပညာပါတာပဲနော်၊ ခုကျတော့ရော ပုံးထဲမှာ မန်ကျည်းရွက်ခွေး ပါတာပဲလား”

ပုံးထဲကို မသိမသာကြည့်ပြီး ကိုယ့်မေးတော့ နောက်းလည်း ပုံးထဲကို လှမ်းကြည့်မယ်။ ဒီလိုအရာတွေကို နောက်း တကယ်ပဲမသိ။ ကိုယ့်လို့ မေးခွန်းမျိုးပေါ်တွေလည်း ကြံ့ကြံ့ဖန်ဖန် ထွက်မလာ။ နှင်းဆီစိုက်ခင်းကို မနက် တစ်ကြိမ်၊ ညတစ်ကြိမ် ရေလောင်းသည်ပဲ သိ၏။ ပြီးလျှင် အပွင့်ပွင့်၊ ဖောက်သည်ပေး။ ဒါပဲ။

“မဟိုဘူး၊ မန်ကျည်းရွက်ခွေးက ဘူးချည်းသက်သက် ကျွေးရ တာမျိုး၊ တွေးမြော်အတွေ့နဲ့ မရောဘူး”

“ဈေး၊ သဘာဝမြော်အားလုံးတော့ ကိုယ့်နယ်မှာလည်း ရှန် တာပဲ၊ မြော်အတွက် သိပ်ပူးရာမလိုဘူး ထင်တယ်နော်”

“မထင်နဲ့ ကိုယ့်ရော လက်ပဲမှာက စိုက်ခင်းတွေချည်းပဲ၊ မင်းလည်း သိတာပဲ၊ နားချေးကိုတောင် အလုအယက်ဆိုသလို ယ်နေရတာ၊ လက်ပဲ မှာတော့ နားချေးပေါ်ပါတယ်၊ မြင်းချေးတို့၊ ကြော်ချေးတို့လည်း ထည့်လို့ ရပေမဲ့ ဦးလေးကတော့ နားချေးကို ပိုသဘောကျတယ်”

“ဝက်ချေးဆိုရော ရလားအဖော့”

နောက်းအမေးကြော့နဲ့ အဖော့ ပြီးပြီးခေါင်းညိုတ်သည်။

“ရတာပေါ့၊ တိရဇ္ဇာန်တွေရဲ့ အညှစ်အကြေးက အပင်တွေ အတွက် မြော်များ၊ ဒါပေမဲ့ နှင်းဆီအတွက်ဆိုရင်တော့ ဝက်ချေးက အသုံးဝင်ပေမဲ့ သိပ်မသုံးတာ ကောင်းတယ်”

“ဦးလေး နှင်းဆီခြိုကို ချဲပါဦးလား၊ နွေဦးလည်း အရွယ်ရောက် လာဖြဲ့၊ ကူဖို့၊ ရနေ့ခြိုကို”

အဖေက ထိုင်နေရာမှ ထရပ်လိုက်၏။ လက်တစ်ဖက်ဖြင့် ခါးကို အသာကိုင်တော့ အဖေ့လက်ကို နွေဦး အလိုက်တသိ ကူတွဲလိုက်သည်။ ကိုသူက မြော်များကို သူ ကိုင်မည်ဟုဆို၏။ အဖေ ခေါင်းခါသည်။

“ထားခဲ့ ကိုသူ၊ နောက်နေ့ ပြန်ဝင်းမှာဆိုတော့ ကိစ္စမရှိဘူး၊ သမီးက နှင်းဆီအကြောင်း အများကြီး လေ့လာရှိးမှာ၊ သူ့လုပ်ချင်တယ် ဆိုရင် ချဲရမှာပေါ့”

“နွေဦးက နှင်းဆီခြိုကို ခုထက်ပို့ပြီး အကျယ်ကြီးလုပ်မှာအဖေ စိတ်မပူနဲ့၊ နွေဦးလည်း နှင်းဆီတွေကို ချုပ်ပါတယ်”

နွေဦးစကားကြောင့်

“ကြည့်ရသေးတာပေါ့ကွာ” ဟု ကျိုစယ်သလို အဖေဆိုသည်။

ရှေ့က အဖေလျောက်တော့ ကိုသူရော နွေဦးပါ ဖြည့်ဖြည့်းလိုက်လျောက်ကြသည်။ နှင်းဆီခြိုအဆုံးနားကိုရောက်တော့ နှင်းဆီပျိုးပင် လေးတွေ စီစီရှိရှိ ထားသည့်နေရာမှာ အဖေရပ်သည်။ ပြီးတော့ ကိုသူ၊ ကိုကြည့်ပြီး

“ကြိုက်တာယူသွားကိုသူ၊ ပိုက်ဆံပေးမနေနဲ့” ဟု တစ်ခွန်း ဆိုပြီး တစ်ဖက်သို့၊ လှည့်တွက်သွား၏။ ကိုသူက “နေပါဦး ဦးလေး” ဟု လိုက်ခေါ်သော်လည်း မကြားယောင်ပြုလျက် အဖေ တွက်သွားသည်။ နှင်းဆီပျိုးပင်တွေကို တစ်ပင်ချင်းစီကြည့်ပြီး ကိုသူက အပင်သေးသေး သုံးပင်ကို ရွေးယူ၏။ ပြီးတော့ နွေဦးထံ ပိုက်ဆံပေးတော့ နွေဦးက လက်နှစ်ဖက်ကို နောက်သို့၊ ယုက်ပစ်လိုက်သည်။

“ဘာလုပ်တာလဲ၊ အဖေက မပေးနဲ့လို့ပြောသွားတာ မကြားဘူး လား၊ ယူသွားပါ ကိုသူကလည်း”

“ဘာ မဟုတ်တာ၊ ယူပါ နွေဦးရဲ့ အားနာစရာ၊ နှင်းဆီ တစ်ပင်ဖြစ်ဖို့ လွယ်တာမှတ်လို့”

“အာ၊ မယူပါဘူး၊ နှင်းဆီပင် ယူသွားပြီးရင် ကျေးဇူးတင်စိတ်နဲ့

သေချာဖြစ်ထွန်းအောင်သာ ပြုစပေး”

ဟု နော်းပြောတော့ “အမယ်၊ နင်ကများ” ဟု ကိုသူခိုသည်။  
နော်းက ကျေနပ်စွာ ပြီးနေလိုက်၏။

“ဒါခိုလည်း ကျေးဇူးတင်တယ်၊ ဦးလေးကိုပါ ကျေးဇူးတင်တယ်  
လို့ ပြောပေး၌၊ သေချာချာချာ ဂရုစိုက်ပါမယ်လို့”

“ကောင်းပြီလေ”

နော်းက ခေါင်းညီတ်ပြတော့ ပျိုးပင်သုံးပင်ကို ကိုသူက လှမ်းယူ  
နေ၏။ နော်းက ကူးပေးမယ်ဟု ဆိုကာ ကိုသူဆီက ပျိုးပင်တစ်ပင်ကိုယူပြီး  
ရှေ့က သွားနှင့်သည်။

“ဆိုင်ကယ်နဲ့လာတာလား”

နော်းမေးတော့ နာက်ပါးဆီက “အင်း” ဟူသော ကိုယူ၊ ဖြေသံကို  
ကြားရသည်။

“နှင့်ဆီပွင့်လာရင် နော်းကို ပြောဦးနော် ကိုသူ”

“အင်းပါဟာ၊ ပြောပါမယ်”

ကိုယူအဖြေကို နားထောင်ရင်း နော်း ကျိုတ်ပြီးမိ၏။ တကယ်က  
ဘယ်သူ၊ ကိုမှမပြောခင် နော်းကိုအရင်ပြောဟု ပြောချင်တာမျိုး။ ကိုယူ၊  
အိမ်မှုပွင့်သည့် နှင့်ဆီသိုးကို ဦးစွာ ဖြင်ရသူမှာ နော်းသာ ဖြစ်ချင်၏။  
နော်းကတော့ ကိုယူအိမ်က နှင့်ဆီပွင့်ရက်ကို လက်ချိုးရေ စောင့်နေမိ  
မလား မသိတော့။

\*\*\*

အပတ်စဉ် နော်း စောင့်မျှော်ရသည့် သောကြာနေ့ကို ရောက်လာ  
ခဲ့ပြန်ပြီ။ ဒါနဲ့ပဲ ထဲးစံအတိုင်း ရေဒီယိုနားမှာ ထိုင်မိပြန်ပြီ။ တမ်းတလွမ်းရ  
အစီအစဉ်က နော်းအတွက်တော့ နံနက်စောစောလို့ ပြောလို့ရသည့် မနက်  
ရှစ်နာရီခွဲအချိန်မှာ လာခြင်းကြောင့် အိပ်ရာက စောစောထရသည်။  
နော်းထက် စောပြီးအိပ်ရာထသည့်အဖေက စိုက်ခင်းထဲမသွားခင် ကြော်  
ပေးခဲ့သည့် ထမင်းကြော်ကို ကော်ဖိတစ်ခွက်ဖျော် အတူယူလာပြီး အိမ်ရှေ့  
မန်ကျည်းပင်အောက် ကွပ်ပျစ်မှာ ထိုင်၏။

စောင့်နေရသည့်နေ့ကိုတော့ လွှဲလို့မဖြစ်။ နော်းမှာ စီတ်စော  
တတ်သူမျို့၊ ရှစ်နာရီခွဲမှုဆိုသော်လည်း ရှစ်နာရီမထိုးခင်ကတည်းက ရေဒီယိုကို

ဖွင့်ရပြီ။ ပြီးလျှင် ရေဒီယိုအပါးက တစ်ဖဝါးမှမခွာနိုင်ဘဲ အစီအစဉ်တွေကို မကြားသိလိုက်မှာ စိုးသဖြင့် အသက်တောင် ကောင်းကောင်းမရ၍ရဲ့။ ဒီလို အဖြစ်ကို နှင်းနှကိုပြောမိတိုင်း

“နှင်ကိုက အကဲပိုတာပါ” ဟု နှင်းနှပြောသည်ကို မကျေနှုန်းချင်။ သို့ကလိုဆို

“နှင့်မှ မခံစားပူးတာ” ဆိုပြီး ငိုမဲ့မဲ့ မျက်နှာပေးနဲ့ ပြန်ပြောရမြဲ။ နော်းထိုသို့ပြောတိုင်းလည်း ပြန်ပြီး အလျော့ပေးရသူမှာ နှင်းနဲ့ပဲ မဟုတ်လား။

ရေဒီယိုကို ဘေးမှာချာ၊ ကော်ဖိပ္ပါယေးလေး မှတ်သောက်၊ အနီးအပါးဆို က စိုက်ခင်းတွေကို ဖြတ်စေ့လာသည့် လေနော်တွေကို မျက်လုံးလေး မိုတ်ပြီး ရှာ့။ မျက်လုံးပြန်ဖွင့်လိုက်ပြီဆို အမြင်ထဲကို ရောက်လာသည့် အဖွဲ့နှင့်ဆီတွေ။ ဘဝဟာ တကယ်ပဲ လောကစည်းစိမ်ကို ခံစားနေပုံမျိုး။ နော်းမှာ အပူးအပန်ဆိုလို့ အမေ့ကို တွေ့ချင်တာရယ်ပဲ။ ဒါကြောင့်သာပဲ သောကြာနေ့တိုင်းဆို စောစောစီးစီး ရေဒီယိုဖွင့်ရအော်။

“မင်္ဂလာပါခင်ဗျာ၊ ကျွန်တော်တို့ရဲ့ တမ်းတလွမ်းရ အစီအစဉ် လေးက ပြန်လည်ကြိုဆိုပါတယ်”

ကော်ဖိတစ်ငံမျှ သောက်လိုက်ပြီး နှင်းဆီပွင့်တွေကို မျှော်ကြည့်လျက်က စောင့်မျှော်နေသည့် အစီအစဉ် ရောက်လာပြီစို့။ ကော်ဖိခွက်ကို အသာလေး ပြန်ချလိုက်ပြီး ရေဒီယိုသံကို နားစွင့်လိုက်သည်။

“ဒီအစီအစဉ်လေးကို အပတ်စဉ် စောင့်မျှော်အားပေးနေကြတဲ့ ပရိသတ်ကြီးကို ကျေးဇူးတင်ကြောင်း ပြောကြားရင်း ပထမဦးဦးဖျားဖျား စာလေးကို ဖတ်ပြချင်ပါတယ်”

နော်းစာများလား နားစွင့်လျက်က ရင်ချိန်နေရအော်။ ရေဒီယိုအသံကို အနည်းငယ်မျှ ထပ်တင်လိုက်ပြီး ပထမဦးဦးဆုံးဆိုသည့် စာပိုင်ရှင်ဟာ ဘယ်သူများ ဖြစ်လေမလဲ။ နော်းလိုပဲ အမေ့ကို သတိရကြောင်း ရေးထားတဲ့စာလေး။ ဒါမှာမဟုတ် အဖွဲ့ဆီကိုလား၊ သူငယ်ချင်းတွေဆီကိုလား၊ ခေါင်းထဲမှာ အတွေးပေါင်းစုံ ဝင်လို့လာသည်။

ဒီအစီအစဉ်ကို နားထောင်ရတိုင်း နော်းမှာ စိတ်လှပ်ရှားရအော်။ အထူးသဖြင့် မိသားစုဝင် တစ်ဦးဦးထဲကို ပို့သည့်စာမျိုးဆိုလျှင် ‘ကြော်ငါ့လိုပါပဲလား၊ ငါနဲ့တိုက်ဆိုင်လိုက်တာ’ ဆိုပြီး ဝမ်းနည်းမျက်ရည်လည်ရ

သည်။ ပြီးတော့ ဘယ်သူဘယ်ဝါများ အတပ်မသိသော်လည်း ‘မြန်မြန်’ တွေပါစေ၊ တစ်ဖက်ကလူလည်း မြန်မြန်သိပါစေ’ဟု ကိုယ်ချင်းစာဖြီး ဆုတော်းပေးရ၏။

သို့ကလို စာတွေကို တစ်စောင်ပြီးတစ်စောင် ဖတ်ပြုပြီးသွားတိုင်း ငါ့အလှည့် ငါ့အလှည့်ဆုပြီး ရင်တမမနဲ့ ဆက်မြှော်။ နောက်ဆုံး အစီအစဉ် ပြီးသွားသည့်တိုင် နွေဦးအလှည့်မှ ရောက်မလာရင် ရေဒီယိုကို စိတ်တိုတိနဲ့ ဆောင့်ပိတ်ပစ်လိုက်ပြီး လေမရှာရသည့်မှာ တစ်လမ္မား ကြာနေသူလို သက်ပြင်း ရည်ကြီးကို ခွဲခွဲငင်ငင် ချမည်။ ပြီးတော့ အစီအစဉ်ကို စိတ်တိုင်းမကျလိုက် တာဟု တွေးမည်။

“ဒီတစ်ခါ စာလွှာရှင်က အဆန်းသားပျ”

ရေဒီယိုက အသံတွေသည် နွေဦးနားဝန်းကျင်မှာ ငော်ခေါ်ခေါ်ခနဲ့။ ဘာဖြစ်ဖြစ် အလှည့်ရောက်ချင်လျှင်တော့ စိတ်ရှည်ရမည်ပဲ့။ အေးလေ ဘာအလုပ်ရှိတာမှတ်လို့၊ ဒီအတိုင်း နားထောင်နေလိုက်ရင် ရတာပဲဟာကို

“သူက အရင်တစ်ပတ်ကတော့ သူ့ရဲ့ပေါင်း ဒီတစ်ခါမှာတော့ Sondia ရဲ့ First Love ဆိုတဲ့ သီချင်းလေးကို ဖွင့်ပေးဖို့၊ တောင်းဆိုထားပါတယ်၊ ပြီးတော့ ဒီသီချင်းထဲမှာပါတဲ့ စာသားတစ်လုံးချင်းစီဘာ အချစ်ဦးကောင်မလေးဆီကို သူပြောချင်တဲ့ စကားတွေပါပဲတဲ့၊ တကယ်ပဲ ခွဲခွဲမြှုပြန်ရှိတဲ့ အချစ်ဦးပါပဲ၊ ကဲ ကွွန်တော်တို့၊ First Love ဆိုတဲ့ သီချင်းလေးကို နားထောင် ကြည့်ရအောင်”

ဘာလဲဟာ၊ သီချင်းလည်း တောင်းလို့ရတာပဲလား။ မတွေ့တာ ကြာတဲ့ သူတွေဆီကို သတိတရ လှမ်းလှမ်းပို့ရတဲ့ အစီအစဉ်မှာ ဘယ်အချိန် ကတော်းက သီချင်းတောင်းလို့ ရသွားသလဲ နွေဦး မသိလိုက်။ ပြီးတော့ ဒီစာပိုင်ရှင်က အပတ်စဉ်လိုလို ပါလာနေကျပဲ့။ သူက ဘာလိုလဲ။ နွေဦးစာတွေ ကျတော့ရော တစ်ခါပါဖို့အရေး ဘာလို့။ အကြာကြီး စောင့်ရတာလဲ။

ပြီးတော့ Sondia ဆိုတာကရော ဘယ်သူလဲ။ တစ်ခါမှ မကြား ဖူးတဲ့ အဆိုတော်။ နားထောင်ကြည့်ရသေးတာပေါ့။ စာသားတွေက ဘယ်လို မျိုးပါဝါမြဲ။

“..”

“..”

သီချင်းကို နားထောင်လိုက်တော့မှ ပိုပြီး အံအားသင့်ရ၏။ နော်းနားလည်နိုင်သည့် ဘာသာစကားမဟုတ်ဘူးပဲ။ အဂ်လိပ်သီချင်းလည်း မဟုတ်။ ကိုရီးယားသီချင်းတဲ့။ သူ့အချို့ဦးကရော ဒီသီချင်းကို နားထောင်ပြီး ဘာပြောမှာပါလိမ့်။ နော်းလိုပဲ ဘာတွေဆိုသွားတာလဲဆိုပြီး အူကြောင်ကြောင် တွေးနေလေမလား။

‘တကယ်ပါပဲ သီချင်းအမိုာယ်လေး သီရရင် ကောင်းမှာကို’

ရေဒီယိုကို မျက်စောင်းတစ်ချက် သာသာလေး ထိုးပစ်လိုက်ပြီး ထမင်းကြောင်တစ်လှတ် စားလိုက်သည်။ ဘယ်လောက်ပဲ မွေးမရအောင်ချစ်ပါစော်း၊ ကလေးပေါက်စ ဘဝကတည်းက သိခဲ့တဲ့သူတဲ့။ ပြီးတော့ ဘာမှလည်း သေချာ နားမလည်နိုင်ကြသေးတဲ့အရှယ်ပဲ။

တွေ့ခဲ့ကြတာလည်း ဘယ်လောက်မှ မကြာပါဘဲ အဲဒီလို သေးသေးလေးတွေက ချစ်တယ်တဲ့လား၊ ရယ်ချင်လိုက်တာ။ အချို့ဆိုတာဖြူသလား၊ မည်းသလားတောင် မခံစားနိုင်သေးတဲ့အရှယ်မှာ ဆော့ဖော် ဆော့ဖက် ဖြစ်ခဲ့တာကို အချို့လိုထင်နေစာ့ စာလွှာပိုင်ရှင်ကို နော်းသနားလိုက်တာ။ ပြီးတော့လည်း အဆက်အသွယ်မှား ရလေမလားဆိုတဲ့ မျှော်လင့်ချက်နဲ့၊ ရေဒီယိုက ကြိုးစားတော့လည်း တော်တန်ရုံလူတွေ နားမလည်နိုင်သည့် ကိုရီးယားသီချင်းနဲ့တဲ့ တကယ်ကြောင်တဲ့လူပဲ။

“အစ်ကိုရေ သီချင်းလေးက နားထောင်လို့ ကောင်းတယ်နော်၊ ကျွန်ုတ်တို့၊ နားမလည်ဘူးဆိုပေမဲ့ အနုပညာမှာ ဘာသာစကားတွေ မလိုဘူးဆိုသလို သီချင်းလေးက ရွှေးဆွေးလေးနဲ့ မရှိတဲ့ အချို့ဦးကို တောင် သတိရသွားတယ်များ”

ရေဒီယိုတဲ့က တင်ဆက်သူနှစ်ဦးကတော့ သီချင်းအကြောင်းကို အပြန်အလှုပ်ပြောနေကြရင်း အတိုင်အဖောက်ကို ညီနေကြ၏။

“ဒါခိုရင် ကျွန်ုတ်တို့တွေ ဆက်ပြီးတော့ သီချင်းလေးရဲ့ အမိုာယ်ကို ပြောပြလိုက်ကြရအောင်လား၊ ဟုတ်ကဲ့ စာလွှာပိုင်ရှင်က သီချင်းလေးရဲ့ အကြောင်းအရာကို သူ့ကယ်ချို့ဦး ကောင်မလေးသိစေဖို့ ထပ်ဆင့် ပြောပြထားတာလေးကို ဖတ်ပြချင်ပါတယ်၊ နားထောင်ကြည့်ကြပါဦးဦး ခင်များ”

ဟော နော်းခန္ဓာကိုယ် မတ်ခနဲ့ဖြစ်သွားလေသည်။ ဘာသာပြန်ပါ ပို့ထားသေးတာပေါ့၊ အာ တကယ်ကိုပါပဲ။ ဒါဆို အဲဒီလူက ကိုရီးယား

ဘာသာစကား တတ်တယ်ဆိုတဲ့ အမို့ပွာယ်လား။ ဒီလိုပို့ပြန်တော့လည်း ငယ်သေးတဲ့အချစ်ရှိ မလေးစားစရာတော့ မရှိတော့ဘူးပဲ။ စိတ်ထဲမှာတော့ ‘သူ့ကောင်မလေး ကြားသိပါစေ’ ဟု ဆန္ဒပြုနေမိသည်။

“မင်းကို ပထမဆုံးတွေ့ခဲ့တဲ့ အချိန်

ရင်ခုန်သံတွေ ရပ်မတတ် ဖြစ်သွားခဲ့တဲ့ အမှတ်တရ

မဟုတ်မှလွှဲ အဲဒါကို မင်း ရိပ်မိခဲ့လေသလား

မင်းရိပ်မိသွားမှာ စိုးတာကို မှတ်မိနေသေးတယ်

မင်းရဲ့ အသံလေးက စွဲမက်ဖွယ်ကောင်းတယ်

မင်းနဲ့အတူ လမ်းလျောက်ရတာကိုလည်း နှစ်သက်တယ်

ဟုတ်တယ်... ကိုယ်တို့ အဲဒီလို အချိန်လေးတွေ ရှိခဲ့တယ်

ရင်တစ်ခုလုံးနဲ့ မင်းကို ချုပ်ခဲ့တယ်

မင်းဟာ ငါအတွက်တော့ နေ့စဉ် အချစ်ဦးပါပဲ

နေ့ဦးနှင်းတွေ ကျတာကို စောင့်ရသလို မင်းကို စောင့်နေခဲ့တယ်”

“က သီချင်းလေးရဲ့ အမို့ပွာယ်ကို ဖတ်ပြလို့ ပြီးပါပြီ၊ အချစ်ဦးဆိုတဲ့ သီချင်းနာမည်လေးနဲ့လိုက်အောင် စာသားတွေဟာ အချစ်ဦးကို စောင့်မျော် နေသလိုပါပဲ၊ စာလွှာရှင်လည်း အချစ်ဦးနဲ့ အမြန်ဆုံး ပြန်လည် ဆုံးတွေ့နိုင်ပါ စေလို့၊ ဆူတောင်းပေးပါတယ်ခင်ဗျာ”

တင်ဆက်သူတွေ သီချင်း၏ အမို့ပွာယ်ကို ဖတ်ပြပြီးတဲ့အခါမှာ တော့ နေ့ဦး၏အကြည့်တွေသည် မြေကြီးကိုပဲ သတိလက်လွတ် ငေးနေမိ၏။ ဘာကြောင့်မှန်းမသိ ရင်ထဲမှာ တစ်မျိုးကြီး။ သီချင်းစာသားလား၊ ကဗျာ စာသားလားတောင် သေချာမသိတော့။ အောင်းလေ သီချင်းဟာလည်း ကဗျာ တစ်မျိုးပဲပေါ့။ စာသားမှာ သံစိုးကပ်လိုက်ရင် သီချင်းဖြစ်တာပဲကို။ ဒါနဲ့ ဘာလို့ ဒီလိုမျိုး ရင်ထဲမှာ ကျော်နေရပါလိမ့်။ စာသားတွေကပဲ ထိမိလို့ လား၊ နေ့ဦးကပဲ ထိရှုလွယ်လေသလား၊ မဟုတ်သေး၊ နေ့ဦးဟာ သီချင်း တွေကို မက်မက်မောမော ရှိသူမှ မဟုတ်တာ။ သီချင်းတွေကိုချစ်တဲ့သူက ကိုသူပဲ မဟုတ်လား။ တစ်ခါတေလေ ကိုသူ့ဆီက နေ့ဦး တစ်ခါမှ မကြား ဖူးသည့် သီချင်းသံတွေကို ကြားရလေ့ရှိ၏။ သို့ဆိုလျှင်

“အဲဒါ ဘာသီချင်းလဲ ကိုသူ၊ ဘယ်သူဆိုထားတာလဲ” ဟု သီချင်းအောင် မေးမိလျှင်

“ဒီသီချင်းတောင် မသိဘူးလား” ဆိုပြီး ပြန်မေးလာသည့် ကိုသူ့

အမေးနဲ့ အပြောတွေကို မခံချင်စိတ် ဖြစ်ရလွန်းလို့သာ YouTube ထဲမှာ သီချင်းတွေကို လိုက်ရှုပြီး နားထောင်ရာ ရေဒီယိုကလာသည့် သီချင်း အသစ်အဆန်းတွေကို မြည်းစမ်းရနဲ့ သီချင်းနားထောင်ဖို့ ဖြစ်လာသည့်မှာ ကိုသူ့ကြောင့်ပဲ မဟုတ်လား။

နောက်း ပင်ကိုမီဇား အနုပညာဆိုသည့် အမှန်အမွှားလေးမျှပင် ကပ်ပြုမလာဘူးနဲ့ တူပါရဲ့။ အနုပညာ ရော်မြော် မကောင်းတာမျိုးလည်း မဟုတ်သလို။ နောက်းမှာ အဖေရော၊ အမေပါ အနုပညာစိတ်ကလေးတော့ ရှိကြတာပဲ။ အဖေနဲ့အမေ ချစ်ခင်စကာ အမောကို အဖေက ဂစ်တာတိုးပြီး မကြာခကာ သီချင်းဆိုပြဖူးကြောင်း အဖေ့ဆိုက ကြားသိရ၏။ နောက်းကျမှ ဘယ်လိုပါလိမ့်။

“မင်းဟာ ငါရဲ့ အချစ်ဦးပါပဲ၊ နှင်းတွေကျတဲ့အချိန်ထိ မင်းကို စောင့်ပါမယ်”

နောက်ဆုံးစာသားက နောက်းရင်ထဲမှာ ပြုကျန်ခဲ့၏။ ဒီလိုဆိုတော့ လည်း ငယ်ချို့ဦးကို စောင့်နေရတာ အတော်ပင်ပန်းမှာပဲ။ စောင့်ရတဲ့ အလုပ်ဟာ အပြောလွယ်သလောက် ခက်ခဲတာ နောက်း သိတာပေါ့။ ဘယ်လောက်ကြာအောင် စောင့်နိုင်ပါတယ်ပြောပြော၊ နေ့ရက်တွေ ကြာလာ လို့မှ မျှော်လင့်ချက်ရောင်နှိုးလေး သန်းမလာဘူးဆိုရင် လက်လျှော့ချင် ကြတာပဲ မဟုတ်လား။ ဒါပေမဲ့ ပြန်တွေ့ရရင်ဆိုတဲ့ အတွေးလေးကို ရင်ထဲမှာ ထည့်ကြည့်လိုက်ရင် စောင့်ဆိုင်းလိုစိတ်တွေဟာ ထပ်မံ နိုးကြွလာကြပြန်ရော့။

နောက်း အမောကို စောင့်သလိုမျိုးး။

ရေဒီယိုက စာတွေ တစ်စောင်ပြီးတစ်စောင်သာ လာသွားသည်။ နောက်းစာမှာ ပါမလာသေး။ ဒီတစ်ခါလည်း မပါဘူးပေါ့။ သက်ပြင်းတစ်ချက် ချုပြီး ရေဒီယိုကို ပိတ်လိုက်၏။ မျှော်သာမျှော် ပေါ်မလာသည့် သောကြာ မနက်ခင်းတွေကို မှန်းလိုက်တာ။

\*\*\*

“အဖေ”

မန်ကျည်းကိုင်းတွေကြားထဲမှာ လူပ်လီလူပ်လဲ မြင်နေရသည့်လကို မေ့ကြည့်ရင်း အဖေ့ကို တိုးဖွဲ့ခေါ်လိုက်သည်။ ကြယ်တွေကတော့



## ကိုယ်ရေးအကျဉ်း

ခတ္တာခင်ကို ၁၅.၈.၁၉၉၂ ခုနှစ်တွင် ဦးမြင့်အောင်၊ ဒေါ်ခင်သန်၏  
တို့မှ ရရှိပြည်နယ် တောင်ကုတ်ဖြော် မွေးဖားခဲ့သည်။ တူးတူသိလိုဝင်တန်း  
စာမေးပွဲကို အ.ထ.က(၁)တောင်ကုတ်မှ ၂၀၀၈ ခုနှစ်တွင် အောင်မြင်ခဲ့  
သည်။

၂၀၁၅ ခုနှစ်တွင် ရန်ကုန်တူးတူသိလိုလ်မှ ရေးဟောင်းသုတေသန  
ပညာဖြင့် မဟာဝိဇ္ဇာဘွဲ့ကို ရရှိခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် သရေခေတ္တရာမှ  
အုတ်ချက် ဘုရားများကို လေ့လာခြင်း စာတမ်းဖြင့် မဟာသုတေသနတဲ့  
ကို ရန်ကုန်တူးတူသိလိုလ်မှ ရရှိခဲ့သည်။ ၂၀၁၉ ခုနှစ်တွင် ပါရဂျာဘွဲ့ကြိုး  
တက်ရောက်ခဲ့သည်။

တောင်ကုတ်ဖြော်နယ်မဂ္ဂဇား၊ ရန်ကုန်တူးတူသိလိုလ်မဂ္ဂဇား၊ မဟာသီ  
မဂ္ဂဇား၊ Faces မဂ္ဂဇားနှင့် မဂ္ဂဇားအချို့တို့တွင် ဝတ္ထုတို့၊ ဆောင်းပါးများ  
ရေးသားခဲ့ပြီး ပထမဆုံးလုံးချင်းဝတ္ထုဖြစ်သည့် ငေးရင်းဝေးကျော်ရစ်တဲ့  
ကမ္ဘာ ကို မဟာစာပေမှ ၂၀၂၀ ခုနှစ်တွင် စတင် ထုတ်ဝေဖြန့်ချိခဲ့သည်။  
ထို့နောက် အနောက်ရှင်ဆီမှာ ငါး၊ မြက်ခင်းပြင်အလွတ်၊ ထုံးဆက်လက်  
ကျွန်း၊ အတိတ်စိုက်ခင်း၊ အလွမ်းမြစ်ရိုးတစ်လျှောက် စီးမောရင်း  
နှစ်ဖြုပ်နေသော စသည့်ဝတ္ထုများ ရေးသားခဲ့သည်။

ဆက်လက်၍လည်း ဝတ္ထုတို့၊ ဝတ္ထုရှုည်များ ရေးသားဖန်တီးလျက်  
ရှိသည်။

\*\*\*